

BANTANG AWIG-AWIG DESA PAKRAMAN NYATNYATAN

កាត្រីចម្លងបែកបែកខ្នងបក្សប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាល

	kaca/គេង	
MURDDHA CITTA	1	
ជំនួញសិទ្ធិ	៣៧	
PRATHAMAS SAGAH ARAN LAN WEWIDANGAN DESA....	2	
ប្រមុខស្នងការ ហេតុអ្វីហេតុអ្វី	៣៧	
DWITIYAS SAGAH PATITIS LAN PAMIKUKUH	4	
គ្រូបង្គោលស្នងការ បង្កើតស្នងការប្រឹក្សាភិបាល	២១	
TRTIYAS SARGAH SUKERTAN TATA PAKRAMAN	5	
ប្រឹក្សាភិបាលស្នងការ ស្នងការក្រុមប្រឹក្សាភិបាល	៣១	
	Palet 1 Indik Krana	5
	បញ្ជី ១៧១ ហេតុអ្វីហេតុអ្វី	៣១
	Palet 2 Indik Prajuru lan Kerta Desa	13
	បញ្ជី ១៧២ ហេតុអ្វីហេតុអ្វីប្រកាសស្នងការក្រុមប្រឹក្សាភិបាល ..	៣៧
	Palet 3 Indik Kukul	19
	បញ្ជី ១៧៣ ហេតុអ្វីហេតុអ្វីស្នងការ	៣៧
	Palet 4 Indik Paruman	21
	បញ្ជី ១៧៤ ហេតុអ្វីហេតុអ្វីប្រឹក្សាភិបាល	៣៧
	Palet 5 Indik Druwen Desa	25
	បញ្ជី ១៧៥ ហេតុអ្វីហេតុអ្វីស្នងការក្រុមប្រឹក្សាភិបាល	៣៧
	Palet 6 Sukerta Parnitegep	26
	បញ្ជី ១៧៦ ស្នងការប្រឹក្សាភិបាល	៣៧
	Kaping 1 Karang, Tegal lan Carik ...	26
	កាប៊ី ១៧៦ កង្វះប្រឹក្សាភិបាល	៣៧
	Kaping 2 Pepayonan	28
	កាប៊ី ១៧៧ បក្សប្រឹក្សាភិបាល	៣៧
	Kaping 3 Wewangunan	30
	កាប៊ី ១៧៨ បក្សប្រឹក្សាភិបាល	៣៧

	Kaping 4 Wewalungan	31
	အပိုင်း ၄ ဝေပျက်စိ	၅၅၅
	Kaping 5 Bhaya	33
	အပိုင်း ၅ ဘယ	၅၅၅
	Kaping 6 Panyanggran Banjar	35
	အပိုင်း ၆ ပဏာဗြဏ္ဍဗိ	၅၅၅
CATURTHAS SARGAH	SUKERTAN TATA AGAMA	36
စတုတ္ထသွင်က	သုန္ဒရီအတ္ထုစာပေ	၅၅၅
	Palet 1 Indik Dewa Yajnya	36
	ပဏ္ဍိတ ၁၀၀၀ ဝေပျက်စိ	၅၅၅
	Palet 2 Indik Resi Yajnya	44
	ပဏ္ဍိတ ၁၅၀၀ ဝေပျက်စိ	၅၅၅
	Palet 3 Indik Pitra Yajnya	45
	ပဏ္ဍိတ ၁၅၀၀ ဝေပျက်စိ	၅၅၅
	Palet 4 Indik Manusa Yajnya	59
	ပဏ္ဍိတ ၁၅၀၀ ဝေပျက်စိ	၅၅၅
	Palet 5 Indik Bhuta Yajnya	60
	ပဏ္ဍိတ ၁၅၀၀ ဝေပျက်စိ	၅၅၅
PANCAMAS SARGAH	SUKERTAN TATA PAWONCIAN	63
ပဏ္ဍိတသွင်က	သုန္ဒရီအတ္ထုစာပေ	၅၅၅
	Palet 1 Indik Pawiwahan	63
	ပဏ္ဍိတ ၁၀၀၀ ဝေပျက်စိ	၅၅၅
	Palet 2 Indik Nyapihan	68
	ပဏ္ဍိတ ၁၅၀၀ ဝေပျက်စိ	၅၅၅
	Palet 3 Indik Sentana	68
	ပဏ္ဍိတ ၁၅၀၀ ဝေပျက်စိ	၅၅၅
	Palet 4 Indik Warisan	72
	ပဏ္ဍိတ ၁၅၀၀ ဝေပျက်စိ	၅၅၅

ṢAṢṬHAS SARGAH WICARA LAN PAMIDANDA	80
ឆប្បស្សន៍ក្រុម វិសាម លក្ខណ៍សេចក្តី	៥០១
Palet 1 Indik Wicara	80
បញ្ជីព្រឹត្តិប្រតិបត្តិការ	៥០១
Palet 2 Indik Pamidanda	81
បញ្ជីព្រឹត្តិប្រតិបត្តិការសេចក្តី	៥០២
SAPTAMAS SARGAH NGUWAH-UWUHIN AWIG-AWIG	85
ឆប្បស្សន៍ក្រុម ក្របខ័ណ្ឌប្រតិបត្តិការវិសាមវិសាម	៥១១
AṢṬAMAS SARGAH SAMAPTA	86
ឆប្បស្សន៍ក្រុម សម្រេច	៥០១
LEPIHAN : I : TETINASAN NYĀSA LAN SASANTI	90
ក្របខ័ណ្ឌព្រឹត្តិប្រតិបត្តិការ ព្រឹត្តិប្រតិបត្តិការសេចក្តី	៥០១

- ha. Témpek Kaja,
- la. ၇၈၇၈၁၂၃၄၅
- na. Témpek Tengah;
- ka. ၇၈၇၈၁၂၃၄၅၆၇
- ca. Témpek Kelod.
- sa. ၇၈၇၈၁၂၃၄၅၆၇၈၉

(6) Awig-awig, Pararem miwah sahanan Pasuaran Desa. manggech kajejerang ring

၂၄၁ ထပ်တပ်တိုပကပုထိုထ်ဗဒ် မဟာဗညုပဿနာတေ ဝဠိဒ္ဓိ နာဂိဂိဝိ ဝိ
 jobar kekuwub wewidangan Desa Pakraman puniki sami.
 ဝိဂံဝံ နာဗျပုဗ္ဗပိဏာနာဝိ ၇၈၇၈၁၂၃၄၅၆၇၈၉၀

DWITĪYAS SARGAH

ဒွိတိယသွင်တၢ်

PATĪTIS LAN PAMIKUKUH

ပတိတိပုဗ္ဗပိဏာနာဝိ

Pawos 2

ပၤမာၤမိၤ

Desa Pakraman Nyatnyatan, ngamanggehang pamikukuh. minakadi :

၇၈၇၈၁၂၃၄၅၆၇၈၉၀ ၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀

- ha. Pancasila.
- la. ပဏ္ဍိတိကမ္မ
- na. Undang-Undang Dasar 1945, parmekas pasal 18.
- ka. ဥစ္စိဥစ္စိ မေံၤကံၤဖံၤဝဲၤပိၤကံၤမံၤမံၤမံၤမံၤ
- ca. Tri Hita Karana, manut sadacara Agama Hindu.
- sa. ဗြိဟိတ နာဂါယံၤမုၤမုၤမုၤမုၤမုၤမုၤ
- ra. Hak Asasi Manusia.
- ka. ပာဗ္ဗာမိဗာဗျာ

Pawos 3

ပၤမာၤမိၤ

Luwir Patitis Desa Pakraman Nyatnyatan :

ပုဗ္ဗပိ ပတိတိပုဗ္ဗပိဏာနာဝိ ၇၈၇၈၁၂၃၄၅၆၇၈၉၀

Kawit Dados Krama Desa.

គំរូទំនាក់ទំនងសិស្សស្រីសិស្សប្រុស

(1) Ngawitin dados Krama Desa Pakraman Nyatnyatan, malantaran antuk :

១៣១ កំរិតខ្មែរនិស្សិតសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុស :

ha. Sangkaning ngamong karang pumahan ring wewidangan

ហ៊ា សង្កាត់ ព្រៃចំរោះ គោក ប្រុសស្រីសិស្សស្រីសិស្សប្រុស

Desa Pakraman Nyatnyatan

ស្រុកប្រាសាទសិស្សស្រីសិស្សប្រុស

na. Sangkaning pawiwahan utawi alaki rabi.

នា សង្កាត់ ប្រាសាទសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុស

(2) Tamiu sane mangama Hindu sane jenek linggils ring wewidangan Desa Pakraman

១៣២ ចេញ ស្រុកប្រាសាទសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុស កំរិតខ្មែរនិស្សិតសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុស

Nyatnyatan tur sampun mapaumahan, wit sangkaning arsa mapikayun sareng

ការស្រុកសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុស

makrama Banjar/Desa, sasampun sang maraga tamiu punika :

ចេញ កំរិតខ្មែរ/ស្រុកប្រាសាទសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុស :

ha. Nyukserhang likita magingsir genah saking Banjar/Desa Pakraman wite,

ហ៊ា កំរិតខ្មែរសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុស

sane nyihnayang pangrawuhnyane sangkaning yukti rahayu.

ស្រុកសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុស

na. Nahur batu-batu ka Banjar/Desa Pakraman, ageng alitipun manut Pararem.

នា គំរូទំនាក់ទំនងសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុស

(3) Panumayan tedun makrama Banjar/ Desa :

១៣៣ ប្រាសាទសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុស

ha. Panumayan tedun makrama banjar, manut pararem:

ហ៊ា ប្រាសាទសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុស

na. Marep ring Krama Desa sane mawit saking pawiwahan, panumayan tedun

នា ប្រាសាទសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុស

makrama desa, tigang sasili ngawit saking puput makala-kalaan.

ចេញស្រុកសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុសសិស្សស្រីសិស្សប្រុស

ca. Marep ring Krama Desa sane mawit saking ngarangin, kasulurang
 ၈၁ စာပေပျို့ကို နှစ်ပ ၇၈၈၈ သာကလေးပိတောက်မာကတိကို ကမ္ဘာပျို့
 manut Pararem.
 စာပေပျို့

(4) Krama Desa sane wenang nyadu sane mateges dados mademang ayahan,
 ၁၃၁ နှစ်ပ ၇၈၈၈ သာကလေးပိတောက်မာကတိကို ကမ္ဘာပျို့
 yan sampun kapastika, luwire :
 စာပေပျို့
 ha. Sangkan tahunan;
 ၈၁ သိသိကလေးပျို့
 na. Yan sampun maderbe pangentos utawi panyeladii;
 ၈၁ စာပေပျို့
 ca. Risampun mayusa 60 warsa.
 ၈၁ စာပေပျို့

(5) Sang saking sewosan desa yan sareng tedun makrama desa ring Desa Pakraman
 ၁၅၁ သိ သိ ၇၈၈၈ သာကလေးပိတောက်မာကတိကို ကမ္ဘာပျို့
 Nyatnyatan, patut keai batu-batu utawi pamogpog, manut Pararem.
 စာပေပျို့

(6) Yan wenten krama saking sewosan desa sareng ngarangin makrama desa ring
 ၁၆၁ စာပေပျို့ကို နှစ်ပ ၇၈၈၈ သာကလေးပိတောက်မာကတိကို ကမ္ဘာပျို့
 Desa Pakraman Nyatnyatan, patut kadulurin antuk surat katerangan sane jangkep.
 စာပေပျို့

Pawos 6
 စာပေပျို့

Wusan dados Krama Banjar/Krama Desa
 ပျို့

ajeng, yaning ipun mawali tedun makrama, patut nabur pananjung batu,
ហតិ យនី បិប្បុគ្គបរិ ធិយុគ្គស្ម បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ
gung artha manut Pararem.

ត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ

(5) Yan sang wusan makrama sangkaning rahayu, yening malih mawali makrama

១៩១ យក្ស បិប្បុគ្គស្ម បត្យុត្យុត្យ ហតិ យនី បិប្បុគ្គបរិ ធិយុគ្គស្ម

ka Desa Pakraman Nyatnyatan, patut nahur batu-batu agung alitnyané manut
គ្រា ធាន បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ
Pararem.

បត្យុត្យុត្យ

Pawas 7

ហតិ យនី បិប្បុគ្គបរិ

Pangayah miwah Paturunan

ហតិ យនី បិប្បុគ្គបរិ

(1) Krama Desa sangkaning ngamong karang ngraga kawastanin Pangayah.

១៧៧ គ្រា ធាន បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ

(2) Sinalih tunggil warga banjar yaning sampun mapikuren, ipun patut tedun

១៧៨ សិប្បុគ្គស្ម បត្យុត្យុត្យ បត្យុត្យុត្យ ហតិ យនី បិប្បុគ្គបរិ ធិយុគ្គស្ម បត្យុត្យុត្យ បត្យុត្យុត្យ

ngayah ring Banjar Pakramannyane, sane taler kawastanin Pangayah.

ហតិ យនី បិប្បុគ្គបរិ ធិយុគ្គស្ម បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ

(3) Sowang-sowang Krama Banjar sane madrebe pianak :

១៧៩ ហតិ យនី បិប្បុគ្គបរិ ធិយុគ្គស្ម បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ

ha. Adiri lanang wiadin wadon adiri sane kamanggehang dados sentana rajeg,

ហតិ យនី បិប្បុគ្គបរិ ធិយុគ្គស្ម បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ

yan sampun mapikuren, i pianak patut kamanggehang panyeladii lantur

យក្ស បិប្បុគ្គស្ម បត្យុត្យុត្យ ហតិ យនី បិប្បុគ្គបរិ ធិយុគ្គស្ម បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ

tedun ngayah tur reramanipun luput.

ធិយុគ្គស្ម បត្យុត្យុត្យ ហតិ យនី បិប្បុគ្គបរិ ធិយុគ្គស្ម បត្យុត្យុត្យ បត្យុត្យុត្យ បត្យុត្យុត្យ

na. Lintang ring adiri, yan sampun pada mapikuren, sajawaning adiri sane

ka) ฅື່ອນຮູ້ກາລືກິ ທາລິນິ ບາລຸວາຍ ມາສາ ມາຍາຍ ບິສຸບຸລີ ມາສາ ບິສຸບຸລີ ທາລິນິ ມາສາ
kamanggehang panyeladiin reramanipun, sane tiyosan patut tedun ngayah.
ສາຍຮູ້ກາລືກິ ທາລິນິ ບາລຸວາຍ ມາສາ ມາຍາຍ ບິສຸບຸລີ ມາສາ ບິສຸບຸລີ ທາລິນິ ມາສາ

(4)
131

Pangayah dados ngwakilang ring sang sampun pastika mayusa 17 warsa.

ບາລຸວາຍ ມາສາ ມາຍາຍ ບິສຸບຸລີ ມາສາ ບິສຸບຸລີ ທາລິນິ ມາສາ

(5)
131

Panyeladii tan kadadosang mogpog/numbas ayahan, yaning sang kaseladi-

ບາລຸວາຍ ມາສາ ມາຍາຍ ບິສຸບຸລີ ມາສາ ບິສຸບຸລີ ທາລິນິ ມາສາ
inin durung mayusa 60 warsa.

ເກີດຮູ້ກາລືກິ ທາລິນິ ບາລຸວາຍ ມາສາ ມາຍາຍ ບິສຸບຸລີ ມາສາ ບິສຸບຸລີ ທາລິນິ ມາສາ

(6)
131

Sinalih tunggil pangayah sane nenten madrebe panyeladii, pet prade ipun padem

ສິດນິ ຮູ້ກາລືກິ ທາລິນິ ບາລຸວາຍ ມາສາ ມາຍາຍ ບິສຸບຸລີ ມາສາ ບິສຸບຸລີ ທາລິນິ ມາສາ

yan kantun maderbe warisan, kulawarga sane ngamong waris punika kapatutang

ນິ ຮູ້ກາລືກິ ທາລິນິ ບາລຸວາຍ ມາສາ ມາຍາຍ ບິສຸບຸລີ ມາສາ ບິສຸບຸລີ ທາລິນິ ມາສາ

keni paturunan kekalih, indik pepeson lan ayahan manggehi asiki.

ສິດນິ ຮູ້ກາລືກິ ທາລິນິ ບາລຸວາຍ ມາສາ ມາຍາຍ ບິສຸບຸລີ ມາສາ ບິສຸບຸລີ ທາລິນິ ມາສາ

(7)
131

Pangayah sane dados panyeladii ayahan saking reramanipun tut sampun

ບາລຸວາຍ ມາສາ ມາຍາຍ ບິສຸບຸລີ ມາສາ ບິສຸບຸລີ ທາລິນິ ມາສາ

prima warisan, pet prade ipun nenten ngrunguang rerama, kapatutang :

ຮູ້ກາລືກິ ທາລິນິ ບາລຸວາຍ ມາສາ ມາຍາຍ ບິສຸບຸລີ ມາສາ ບິສຸບຸລີ ທາລິນິ ມາສາ

la. Waris sane sampun kaserahang punika malih kaepah kalih.

ບາ) ບາລຸວາຍ ມາສາ ມາຍາຍ ບິສຸບຸລີ ມາສາ ບິສຸບຸລີ ທາລິນິ ມາສາ

i pianak polih atenga, i rerama polih atenga

ເກີດຮູ້ກາລືກິ ທາລິນິ ບາລຸວາຍ ມາສາ ມາຍາຍ ບິສຸບຸລີ ມາສາ ບິສຸບຸລີ ທາລິນິ ມາສາ

na.

I rerama lan i pianak patut keni ayahan, pepeson lan paturunan

ka) ຮູ້ກາລືກິ ທາລິນິ ບາລຸວາຍ ມາສາ ມາຍາຍ ບິສຸບຸລີ ມາສາ ບິສຸບຸລີ ທາລິນິ ມາສາ

manut kawentenan.

ບາລຸວາຍ ມາສາ ມາຍາຍ ບິສຸບຸລີ ມາສາ ບິສຸບຸລີ ທາລິນິ ມາສາ

(8)
131

Yaning ipun dados Pegawai Negeri /Swasta, dados ngwakilang utawi mogpog-

ບາລຸວາຍ ມາສາ ມາຍາຍ ບິສຸບຸລີ ມາສາ ບິສຸບຸລີ ທາລິນິ ມາສາ

ageng alit pamogpog manut Prarem Banjar.

3) *pujurung raga / gataha banyuwangi* | *patut ngrerih pangupajiwa, patut nahur iuran*
sang maraga Guru Wisesa.
siyaka kagurung / gataha ||

* (3) *Krama Tamiu sane gumana ngrerih pangupajiwa, patut nahur iuran*
121 *nyabran sasih, ageng alitipun manut Pararem.*
karunglung / gataha banyuwangi ||

(4) *Krama Tamiu sane miwalin kecape ring ajeng, I Krama sane nampi Krama Tamiu*
131 *patut ngrerih pangupajiwa, patut nahur iuran*
punika kasisipang tur kadanda manut pararem.
pujusa kasini / gataha banyuwangi ||

+ (5) *Krama Tamiu, patut polih pasayuban marupa pitulung, rikenjakan keniben*
141 *patut ngrerih pangupajiwa, patut nahur iuran*
pancabhaya.
patut ngrerih pangupajiwa ||

(6) *Krama Tamiu sane mabukti malaksana nenten patut dados katundung mawaneng*
151 *patut ngrerih pangupajiwa, patut nahur iuran*
pitung rahina antuk Prajuru Banjar/Desa Pakraman.
patut ngrerih pangupajiwa ||

(7) *Sapasira ugi sane boya sinanggeh Krama lan Tamiu prade ngranjing kapauumahan*
161 *patut ngrerih pangupajiwa, patut nahur iuran*
Krama Desa, I Krama Desa sane karanjingin dados nulak utawi ngwara.
patut ngrerih pangupajiwa ||

Pawos 9

patut ngrerih pangupajiwa

② *Leluputan Ayahan Miwah Paturunan.*

patut ngrerih pangupajiwa

(1) *Para Pamangku lan Panyade Kahyangan Desa, palinggih Bale Banjar miwah sang*
171 *patut ngrerih pangupajiwa, patut nahur iuran*
sampun madwijati (sulinggih), luput ayahan miwah pepeson.

ca. Patengen, pinaka Pangemong druwen Desa;

ca. បង្កើតឱ្យមានការងារ ប្រកបដោយ

ca. Kasinoman, pinaka pinaka Juru Arah;

ca. ការងារនេះឱ្យមានការងារ

(2) Sajeroning ngenterang kasukertan kaniskala, Bendesa Adat patut misinggihang

១៧១ សេចក្តីណែនាំ ឱ្យមានការងារ ប្រកបដោយ

Pamangku Kahyangan Desa.

បង្កើត ឱ្យមានការងារ

(3) Prajuru Desa Pakraman taler ngadegang Panglingsir, sane sinanggal Kerta Desa.

១៧២ ប្រកប ឱ្យមានការងារ ប្រកបដោយ

mawit saking : Prajuru sane sampun puputing panumaya, sang wikan ring Adat

ឱ្យមានការងារ ប្រកប ឱ្យមានការងារ ប្រកបដោយ

miwah Agama, Kepala Desa miwah sane lianan, sane kasulurang manut Pararem.

ឱ្យមានការងារ ប្រកប ឱ្យមានការងារ ប្រកបដោយ

မာယာသီလကဏ္ဍ
Swadharmaning Prajuru.

ပွဲဝဲပဏ္ဍိတကဏ္ဍ

(1) Swadharmaning Bendesa Adat, luwire :

၁၈၁ ပွဲဝဲပဏ္ဍိတ ကဏ္ဍဝဲပဏ္ဍိတကဏ္ဍ

ha. Ngenterang paruman-paruman Krama Desa;

ဟ၊ ၇၈၅ နီဝဲပဏ္ဍိတ ကဏ္ဍဝဲပဏ္ဍိတကဏ္ဍ

na. Ngenterang panglaksanaan sadaging awig-awig miwah pamutus-pamutus

က၊ ၇၈၅ နီဝဲပဏ္ဍိတ ကဏ္ဍဝဲပဏ္ဍိတကဏ္ဍ ဝဲပဏ္ဍိတကဏ္ဍ ဝဲပဏ္ဍိတကဏ္ဍ
Krama Desa, sane sinanggeh Pararem;

နီဝဲပဏ္ဍိတ ကဏ္ဍဝဲပဏ္ဍိတကဏ္ဍ

ca. Ngraksa miwah nadonang tata-titine, migunayang sarajabrana

ခ၊ ၇၈၅ နီဝဲပဏ္ဍိတ ကဏ္ဍဝဲပဏ္ဍိတကဏ္ဍ ဝဲပဏ္ဍိတကဏ္ဍ
druwen Desa;

ဗုဒ္ဓကဏ္ဍ

ra. Nuntun saha ngenterang Krama Desa rawuhing Warga Desa sami,

ဂ၊ ၇၈၅ နီဝဲပဏ္ဍိတ ကဏ္ဍဝဲပဏ္ဍိတကဏ္ဍ ဝဲပဏ္ဍိတကဏ္ဍ
ngupadi kasukertan sekala lan niskala;

ဗုဒ္ဓကဏ္ဍ ဝဲပဏ္ဍိတကဏ္ဍ

ka. Nuntun saha nyaksi upacara sangskaraning kahuripan sane mabuat,

ခ၊ ၇၈၅ နီဝဲပဏ္ဍိတ ကဏ္ဍဝဲပဏ္ဍိတကဏ္ဍ ဝဲပဏ္ဍိတကဏ္ဍ
minakadi sane ngilitang sulur pakulawargan;

ဝဲပဏ္ဍိတကဏ္ဍ ဝဲပဏ္ဍိတကဏ္ဍ

da. Nuntun saha ngenterang Warga Desa sami nginggilang Sang Hyang

ဃ၊ ၇၈၅ နီဝဲပဏ္ဍိတ ကဏ္ဍဝဲပဏ္ဍိတကဏ္ဍ ဝဲပဏ္ဍိတကဏ္ဍ
Agama kasucian Kahyangan, kasucian Palemahan, kasucian Pawongan,
ဝဲပဏ္ဍိတကဏ္ဍ ဝဲပဏ္ဍိတကဏ္ဍ ဝဲပဏ္ဍိတကဏ္ဍ
miwah tata-titine migunayang Setra;

ဝဲပဏ္ဍိတကဏ္ဍ ဝဲပဏ္ဍိတကဏ္ဍ

- ta. Mawosin miwah niwakang pamutus marep ring wicaran Warga Desa;
- ๓๑. ข้าราชการชั้นสูง ใช้นโยบาย บัญชีรายปี ที่ วิจารณ์คำ ปรึกษาหารือ
- sa. Ngwakilin Desa, matemuang bebawos ring sapasira ugi;
- ๓๒. ข้าราชการระดับสูง ปรึกษาหารือ ราชการบ้านที่สมาชิกหมู่บ้าน
- wa. Lan sane sewosan sane wenten pakilitnya ring Desa.
- ๓๓. หน่วยงานราชการบ้านที่ปรึกษาหารือ ปรึกษาหารือ

(2) Tata-titine nglaksanayang swadharma inucap ring ajeng, tan maren patut satinut

- ๑๓๑. ปรึกษาหารือราชการบ้าน ปรึกษาหารือ ปรึกษาหารือ ปรึกษาหารือ ปรึกษาหารือ
- ring daging Awig-awig, Pararem, Dresta, miwah pamutus Paruman Krama Desa.
- ที่ ๓๓๑. ปรึกษาหารือราชการบ้าน ปรึกษาหารือ ปรึกษาหารือ ปรึกษาหารือ ปรึกษาหารือ

(3) Panglaksanane ring ajeng patut kasarang ring Desa/Banjar, kapungkur ipun.

- ๑๓๒. ข้าราชการบ้าน ที่ ปรึกษา บัญชีรายปี ที่ ปรึกษา/ปรึกษา/ปรึกษา/ปรึกษา

(4) Sumakuta utawi sumanggup natakin Pamutus Paruman Desa/Banjar, kinilit

- ๑๓๓. ข้าราชการ บ้านที่ปรึกษาหารือ ปรึกษาหารือราชการบ้าน/ปรึกษาหารือ
- ring swadharman sowang-sowang Prajuru.
- ที่ ปรึกษาหารือ ปรึกษาหารือบ้านที่ ปรึกษาหารือ

Pawos 13

ບາງບາລາສິນທະຫຼາ

Patias utawi olih-olihan Prajuru, lowire :

ບາລາສິນທະຫຼາບາລາສິນທະຫຼາບາລາສິນທະຫຼາບາລາສິນທະຫຼາ :

ha. Luput reramon utawi peson-peson;

ba. ບາລາສິນທະຫຼາບາລາສິນທະຫຼາບາລາສິນທະຫຼາ

na. Paturunan marep ring kabupaten Desa keni sawungkul;

ka. ບາລາສິນທະຫຼາບາລາສິນທະຫຼາບາລາສິນທະຫຼາ

ca. Polih tanding tengah;

sa. ບາລາສິນທະຫຼາບາລາສິນທະຫຼາ

ra. patias sewosan manut Pararem.

ka. ບາລາສິນທະຫຼາບາລາສິນທະຫຼາບາລາສິນທະຫຼາ

Pawos 14

ບາງບາລາສິນທະຫຼາ

(1) Wusan dados Prajuru, sangkaning :

→ ບາລາສິນທະຫຼາ

ba. ບາລາສິນທະຫຼາບາລາສິນທະຫຼາ ບາລາສິນທະຫຼາ :

ha. lina;

ba. ບາລາສິນທະຫຼາ

- na. pinunas ngraga malantaran jalaran sane pastika;
- ka. *ປິນຸນສາມິຕຽນ ບາລະສຸກຂຽບກສູງກສ ບຸນຮິສາ*
- ca. swadharmannya sampun puputing sengker;
- sa. *ສູນວິຍາຍ ສາຍບຸກສູງເອີ ສິສຸຕິ*
- ra. kawusanang/kanorayang oleh Krama , duaning iwang pamargi,
- ga. *ກະບູສາລີ/ສາກຸກາກວ່ ກຸບາວເບີກສູງເບີກສູງ ທີ່ບໍ່ ບໍ່ເອກິ*
menawi nilar sesana;
ຂາຍີ ສິນີ ກາສາລາ

- (2) Ngentosin, ngwusanang utawi nganorayang Prajuru , patut kamargiang
ໂຮງ ທົ່ງກຸກາມິຕຽນສາລີ ທຸບວິ ກາກຸກາກວ່ ປຸກກຸ ບາຍຸສຸຂັບຕຽງ → *ປັບປຸງ*
 sajeroning Paruman Krama , tur kaingkupin antuk Krama.
ສາລິກາກາລີ ບາຍຸສຸຂັບຕຽງ ທຸບວິ ສາຍິກຸບິກສຸກສາລີ ສູງເບີກ

Palet 3. Indik Kukul
ບາຍຸສຸຂັບຕຽງ ທຸບວິ ສາຍິກຸບິກສຸກສາລີ
 Pawos 15
ບາຍຸສາມິຕຽນ

- (1) Dudonan Kukul ring Desa Pakraman Nyatnyatan, luwire :
ໂຮງ ທຸບວິ ສາຍິກຸບິກສຸກສາລີ ທຸບວິ ກຸບາວ ບາຍຸສາລີ ກາຍຸສາລີ ທຸບວິ ກາກຸກາກວ່
- ha. Kukul Desa;
 - sa. *ສາຍຸສຸກສາລີ*
 - na. Kukul Banjar;
 - ka. *ສາຍຸສຸກສາລີ*
 - ca. Kukul Sekaa-sekaa sane kawengku antuk Desa/Banjar.
 - sa. *ສາຍຸສຸກສາລີ ສາຍິກຸບິກສຸກສາລີ ກຸບາວ/ກາຍຸສາລີ*
- (2) Kukul Desa/Banjar, kamanggahang pinaka pinanti utawi sarana tengeran
ໂຮງ ສາຍຸສຸກສາລີ/ກາຍຸສາລີ ສາຍິກຸບິກສຸກສາລີ ທຸບວິ ທຸບວິ ທຸບວິ ທຸບວິ ທຸບວິ ທຸບວິ
 maka wangsit, ring wewengkon wewidangan Desa/Banjar.
ຂາຍ ບາຍຸສາມິຕຽນ ທຸບວິ ທຸບວິ ທຸບວິ ທຸບວິ ທຸບວິ
- (3) Tetepakan suaran Kukul manut dresta, tur anggah-ungguh tetepakan ipun,

121 ទេសិបសាគ្យភាគី គ្យង្គុយគ្យង្គុយ ថ្ងៃ បញ្ចុប្បញ្ញៈ ទេសិបសាគ្យិក្យភិ
 kamanggehang sakadi ring sor puniki :
 សាស្ត្រិកសាស្ត្រិកវិសាស្ត្រិកិ :
 ha. Kalih tuludan lambat, tengeran tedun ngayah.

- ហា សាស្ត្រិកវិសាស្ត្រិកិ
- na. Bulus, tengeran pancabhaya.
- គា គ្យង្គុយសាស្ត្រិកវិសាស្ត្រិកិ
- ca. Nungtit, tengeran pamargin upacara.
- សា គ្យង្គុយសាស្ត្រិកវិសាស្ត្រិកិ
- ra. Tigang tuludan lambat, tengeran kalayusekaran.
- រា ទេសិបសាគ្យិក្យភិ ទេសិបសាគ្យិក្យភិ
- ka. Limang tuludan lambat, tengeran tan durus tedun ngayah.
- កា សាស្ត្រិកវិសាស្ត្រិកិ ទេសិបសាគ្យិក្យភិ

Pawos 16

ហុបាសិ ១៧៤

(1) Kulkul DesaBanjar, tan wenang katepak yan tan sangkaning pituduh Prajuru.

131 គ្យង្គុយសាស្ត្រិកវិសាស្ត្រិកិ ទេសិបសាគ្យិក្យភិ បិទ្យង្គុយ ប្រក្សា
 sajawaning tengeran kapancablaiyan.
 សាស្ត្រិកវិសាស្ត្រិកិ ទេសិបសាគ្យិក្យភិ

(2) Sang nepak Kulkul Desa/Banjar, tan sangkaning pituduh Prajuru, patut digelis

132 សិ ទេសិបសាគ្យិក្យភិ ទេសិបសាគ្យិក្យភិ បិទ្យង្គុយ ប្រក្សា បិទ្យង្គុយសាស្ត្រិកវិសាស្ត្រិកិ
 atur supeksa maka buatan panepake, yan piwal, sang mamurug wenang
 ហុបាសិ ១៧៤ បិទ្យង្គុយសាស្ត្រិកវិសាស្ត្រិកិ សិទ្ធិសាស្ត្រិកវិសាស្ត្រិកិ
 katibakin danda, manut Pararem.
 សាស្ត្រិកវិសាស្ត្រិកិ ទេសិបសាគ្យិក្យភិ

(3) Kulkul sekaa-sekaa miwah kulkul pondokan-pondokan, tan kalugra

133 គ្យង្គុយសាស្ត្រិកវិសាស្ត្រិកិ បិទ្យង្គុយសាស្ត្រិកវិសាស្ត្រិកិ បិទ្យង្គុយសាស្ត្រិកវិសាស្ត្រិកិ ទេសិបសាគ្យិក្យភិ
 nyawerin utawi matehin sukati miwah tetepakan Kulkul Desa/Banjar; prade

ការចែកចែង ឧបសគ្គសង្គ្រោះ ឧបសគ្គការងារ/ការងារប្រយោជន៍
 mamurug, sang mamurug taler wenang katibakin danda, manut Pararem.
 ឧបសគ្គការងារ ឧបសគ្គការងារ ឧបសគ្គការងារ ឧបសគ្គការងារ ឧបសគ្គការងារ

Palet 4 Indik Paruman
 បញ្ជីការងារសង្គ្រោះ
 Pawos 17
 បញ្ជីការងារសង្គ្រោះ

- (1) Dudonan Paruman ring Desa Pakraman Nyatnyatan, luwire :
- ១៧៧ ឧបសគ្គការងារសង្គ្រោះ ឧបសគ្គការងារសង្គ្រោះ ឧបសគ្គការងារសង្គ្រោះ
 - ha. Paruman Krama Desa, kawentenang sanistannyn apisan jeroning awarsa
 - ២៧ បញ្ជីការងារសង្គ្រោះ សង្គ្រោះ សង្គ្រោះ ឧបសគ្គការងារសង្គ្រោះ
 utawi manut kabuatan, sane karihinin antuk tetibak arah-arah;
 ឧបសគ្គការងារសង្គ្រោះ សង្គ្រោះ សង្គ្រោះ ឧបសគ្គការងារសង្គ្រោះ
 - na. Paruman Krama Banjar, ngasasih, nyabran rahina Redite, Umanis.
 - គ) បញ្ជីការងារសង្គ្រោះ ឧបសគ្គការងារសង្គ្រោះ ឧបសគ្គការងារសង្គ្រោះ
 - ca. Paruman Padgatakala, rehning wenten indik sane dahat mabuat sane
 - ស) បញ្ជីការងារសង្គ្រោះ ឧបសគ្គការងារសង្គ្រោះ ឧបសគ្គការងារសង្គ្រោះ
 pacang kabawosang, sane karihinin antuk tetibak arah-arah;
 ឧបសគ្គការងារសង្គ្រោះ សង្គ្រោះ សង្គ្រោះ ឧបសគ្គការងារសង្គ្រោះ
 - ra. Paruman Prajuru Desa, kawentenang manut kabuatan;
 - ក) បញ្ជីការងារសង្គ្រោះ ឧបសគ្គការងារសង្គ្រោះ ឧបសគ្គការងារសង្គ្រោះ
 - ka. Paruman Sekaa-sekaa, kawentenang manut kabuatan.
 - ខ) បញ្ជីការងារសង្គ្រោះ ឧបសគ្គការងារសង្គ្រោះ ឧបសគ្គការងារសង្គ្រោះ
- (2) Pamargin Paruman Krama Desa/Banjar, patut nganutin dudonan :
- ១៧៨ ឧបសគ្គការងារសង្គ្រោះ ឧបសគ្គការងារសង្គ្រោះ ឧបសគ្គការងារសង្គ្រោះ
 - ha. Paruman wahu kengin kakawitin sasampune katedunin antuk pinih kedik
 - ២៧ បញ្ជីការងារសង្គ្រោះ សង្គ្រោះ សង្គ្រោះ ឧបសគ្គការងារសង្គ្រោះ

india paruman
 pawos : 17

lintangan ring atenga saking sang patut ngamiletin, kamanggala
 လိန္တဲဏ်ကရိကိမာဏ်ကမာဏ် မိ ပဏ္ဍိတဗိဇ္ဇာဏ်ကရိကိမာဏ်ကမာဏ်
 antuk tengeran suaran kulkul, mabusana adat Bali, tan kalugra makta
 ပဏ္ဍိတဗိဇ္ဇာဏ်ကရိကိမာဏ်ကမာဏ် မိ ပဏ္ဍိတဗိဇ္ဇာဏ်ကရိကိမာဏ်ကမာဏ်
 gegawan sakaluwire, karihinin antuk ngarcana Bhagawan Panyarikan
 ကကပေဋကမာဏ်ကရိကိမာဏ်ကမာဏ် မိ ပဏ္ဍိတဗိဇ္ဇာဏ်ကရိကိမာဏ်ကမာဏ်
 majalaran widhi widhana lan cane;
 မကပေဋကမာဏ်ကရိကိမာဏ်ကမာဏ် မိ ပဏ္ဍိတဗိဇ္ဇာဏ်ကရိကိမာဏ်ကမာဏ်

na. Maka pangawit, kalaksanayang panyacak pangesepe, karuntutin antuk
 နာ မကပေဋကမာဏ်ကရိကိမာဏ်ကမာဏ် မိ ပဏ္ဍိတဗိဇ္ဇာဏ်ကရိကိမာဏ်ကမာဏ်
 ၈၁ မကပေဋကမာဏ်ကရိကိမာဏ်ကမာဏ် မိ ပဏ္ဍိတဗိဇ္ဇာဏ်ကရိကိမာဏ်ကမာဏ်
 nyacak dedosan, wahu kalanturang antuk parum; sasampun parumane
 ကကပေဋကမာဏ်ကရိကိမာဏ်ကမာဏ် မိ ပဏ္ဍိတဗိဇ္ဇာဏ်ကရိကိမာဏ်ကမာဏ်
 puput, patut kacacak malih, tur sane kasep, sang ninggal paruman miwali
 ပုပ္ပုဏ်ကရိကိမာဏ်ကမာဏ် မိ ပဏ္ဍိတဗိဇ္ဇာဏ်ကရိကိမာဏ်ကမာဏ်
 sane nosa, wenang katibakin danda, sane aeeng alitipun, kasulurang
 မကပေဋကမာဏ်ကရိကိမာဏ်ကမာဏ် မိ ပဏ္ဍိတဗိဇ္ဇာဏ်ကရိကိမာဏ်ကမာဏ်
 manut Pararem;
 မကပေဋကမာဏ်ကရိကိမာဏ်ကမာဏ် မိ ပဏ္ဍိတဗိဇ္ဇာဏ်ကရိကိမာဏ်ကမာဏ်

ca. Sang nyedokin peparuman, kengin luput saking pamidanda. yaning :
 ၈၂ မိကိကကမာဏ်ကရိကိမာဏ်ကမာဏ် မိ ပဏ္ဍိတဗိဇ္ဇာဏ်ကရိကိမာဏ်ကမာဏ်
 ၁) Kapiambeng sungkan, matepetin, kalayusekaran;
 ကာ မိကိကကမာဏ်ကရိကိမာဏ်ကမာဏ် မိ ပဏ္ဍိတဗိဇ္ဇာဏ်ကရိကိမာဏ်ကမာဏ်
 ၂) Nglaksanayang yajnya.
 ဌာ ကကပေဋကမာဏ်ကရိကိမာဏ်ကမာဏ် မိ ပဏ္ဍိတဗိဇ္ဇာဏ်ကရိကိမာဏ်ကမာဏ်
 ၃) Kaluwasan sajeroning pitung rahina tur tan polih aral-arali;
 ဋာ ကကပေဋကမာဏ်ကရိကိမာဏ်ကမာဏ် မိ ပဏ္ဍိတဗိဇ္ဇာဏ်ကရိကိမာဏ်ကမာဏ်
 ၄) Kundangan;
 ဎာ ကကပေဋကမာဏ်ကရိကိမာဏ်ကမာဏ် မိ ပဏ္ဍိတဗိဇ္ဇာဏ်ကရိကိမာဏ်ကမာဏ်

ra. Maka pamastika wahu kengin nyacak pangesepe, kasulurang manut
 ၈၃ မကပေဋကမာဏ်ကရိကိမာဏ်ကမာဏ် မိ ပဏ္ဍိတဗိဇ္ဇာဏ်ကရိကိမာဏ်ကမာဏ်
 ၈၄ မကပေဋကမာဏ်ကရိကိမာဏ်ကမာဏ် မိ ပဏ္ဍိတဗိဇ္ဇာဏ်ကရိကိမာဏ်ကမာဏ်

Pararem;

ບາກບຸຍາ

ka. Sajeroning paruman tan kalugra ngwetuang wak ghora minakadi ngardi
ສາ ສາຄົງກາດີ ບາກບຸຍາ ທີ່ຊື່ນຸ່ງ ຫຼື ທີ່ ບາກບຸຍາ ມີຄວາມ ຕໍ່ເຮົາ
biota; sang mamurug, wenang keai danda bea pacamil, sakadi dandaning
ກຸງກຸງ ທີ່ ບາກບຸຍາ ທີ່ ມີຄວາມ ຕໍ່ເຮົາ ທີ່ ບາກບຸຍາ ທີ່ ມີຄວາມ ຕໍ່ເຮົາ
anguman-uman ring paseban, sane kasulurang manut Pararem;

ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ

da. Pamutus bebawos sane briuk sapanggul utawi ingkup, punika sane
ດາ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ
kaaptiang tur katnanggehang; yaning tan prasida, paswarane lintangan
ສາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ
ring atenga, kamongghang maka pamurus peparuman.

ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ

(3) Prade daging peparumane nenten kaingkupin, Prajuru mangda

໑໘ ປຸກ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ
ngilikang bebawos, saha pamutusnya mangda kararemin antuk Krana:
ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ
bilih jantos ping tiga taler nenten prasida kaingkupin, Prajuru dados
ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ
nunas bawos ring Kerta Desa; bilih pamutus Kerta Desa taler nenten kaingkupin
ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ
Prajurit, kengin nunasang indike punika ring Sang Maraga Guru Wisesa.
ປຸກ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ

Pawos 18

ບາກບຸຍາ

(1) Sajeroning Paruman Krana Desa, Bendesa Adat patut nyiarang panargine

໑໙ ສາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ ທີ່ ບາກບຸຍາ

Palet 5 Indik Druwen Desa
 បញ្ជី ១១ បង្កើតវិញ្ញាបនបត្រ
 Pawos 20

បុរាណវិទ្យា

(1) Sane kamanggehang dados druwen Desa Pakraman Nyatnyatan, luwire :
 ១៧៧ សកកសាខាដ្ឋាន ១១ បង្កើតវិញ្ញាបនបត្រ បញ្ជី ១១ បង្កើតវិញ្ញាបនបត្រ សូមិក្រា :

- 1) Kahyangan Tiga, luwire :
 - ៧៧៧ សហ្សាត្រីក្រា សូមិក្រា :
 - ha. Pura Desa/Baleagung;
 - ហា សូមិក្រា/ព្រាហ្មណ៍
 - na. Pura Puseh;
 - គា សូមិក្រា
 - ca. Pura Dalem lan Mrajapati.
 - នា សូមិក្រា ឬ គ្រូ ឬ គ្រូ ឬ គ្រូ

- 2) Kahyangan tiosan :
 - ៧៧៧ សហ្សាត្រីក្រា ឈាសាត្រី :
 - ha. Pura Tibumisa;
 - ហា សូមិក្រា ឈាសាត្រី
 - na. Pura Gunung Lebah.
 - គា សូមិក្រា ឈាសាត្រី

- 3) Setra, linggahipun : 0,68 Ha;
 - ៧៧៧ ក្រុមប្រឹក្សាសិប្បករិ : ០,៦៨ ហិកតា
- 4) Palaba Pura : marupa tegal, linggahipun : 1,50 Ha.
 - ៧៧៧ បលាបូក : ឧបត្ថម្ភសិប្បករិ : ១,៥០ ហិកតា
- 5) Gong, Selip lan LPD.
 - ៧៧៧ ក្រុមប្រឹក្សាសិប្បករិ ១០ ហិកតា

(2) Olih-olihan Desa Pakraman Nyatnyatan, mawit saking :

- ៧៧៧ ក្រុមប្រឹក្សាសិប្បករិ ១០ ហិកតា បញ្ជី ១១ បង្កើតវិញ្ញាបនបត្រ :
 - ha. Upon-upon saking palaba pura miwah setra, Selip lan LPD;
 - ហា សូមិក្រា ឬ គ្រូ ឬ គ្រូ ឬ គ្រូ ឬ គ្រូ ឬ គ្រូ ឬ គ្រូ ឬ គ្រូ

Indik Druwen,
 Desa Pakraman

na. Paturunan saking Krama Desa;
ka. 𑄒𑄞𑄠𑄢𑄣𑄤𑄥𑄦𑄧𑄨𑄩𑄪𑄫𑄬𑄭𑄮𑄯𑄰𑄱𑄲𑄳𑄴𑄵𑄶𑄷𑄸𑄹𑄺𑄻𑄼𑄽𑄾𑄿𑅀𑅁𑅂𑅃𑅄𑅅𑅆𑅇𑅈𑅉𑆀𑆁𑆂𑆃𑆄𑆅𑆆𑆇𑆈𑆉𑆊𑆋𑆌𑆍𑆎𑆏𑆐𑆑𑆒𑆓𑆔𑆕𑆖𑆗𑆘𑆙𑆚𑆛𑆜𑆝𑆞𑆟𑆠𑆡𑆢𑆣𑆤𑆥𑆦𑆧𑆨𑆩𑆪𑆫𑆬𑆭𑆮𑆯𑆰𑆱𑆲𑆳𑆴𑆵𑆶𑆷𑆸𑆹𑆺𑆻𑆼𑆽𑆾𑆿𑇀𑇁𑇂𑇃𑇄𑇅𑇆𑇇𑇈𑇉𑇊𑇋𑇌𑇍𑇎𑇏𑇐𑇑𑇒𑇓𑇔𑇕𑇖𑇗𑇘𑇙𑇚𑇛𑇜𑇝𑇞𑇟𑇠𑇡𑇢𑇣𑇤𑇥𑇦𑇧𑇨𑇩𑇪𑇫𑇬𑇭𑇮𑇯𑇰𑇱𑇲𑇳𑇴𑇵𑇶𑇷𑇸𑇹𑇺𑇻𑇼𑇽𑇾𑇿𑈀𑈁𑈂𑈃𑈄𑈅𑈆𑈇𑈈𑈉𑈊𑈋𑈌𑈍𑈎𑈏𑈐𑈑𑈒𑈓𑈔𑈕𑈖𑈗𑈘𑈙𑈚𑈛𑈜𑈝𑈞𑈟𑈠𑈡𑈢𑈣𑈤𑈥𑈦𑈧𑈨𑈩𑈪𑈫𑈬𑈭𑈮𑈯𑈰𑈱𑈲𑈳𑈴𑈶𑈵𑈷𑈸𑈹𑈺𑈻𑈼𑈽𑈾𑈿𑉀𑉁𑉂𑉃𑉄𑉅𑉆𑉇𑉈𑉉𑉊𑉋𑉌𑉍𑉎𑉏𑉐𑉑𑉒𑉓𑉔𑉕𑉖𑉗𑉘𑉙𑉚𑉛𑉜𑉝𑉞𑉟𑉠𑉡𑉢𑉣𑉤𑉥𑉦𑉧𑉨𑉩𑉪𑉫𑉬𑉭𑉮𑉯𑉰𑉱𑉲𑉳𑉴𑉵𑉶𑉷𑉸𑉹𑉺𑉻𑉼𑉽𑉾𑉿𑊀𑊁𑊂𑊃𑊄𑊅𑊆𑊇𑊈𑊉𑊊𑊋𑊌𑊍𑊎𑊏𑊐𑊑𑊒𑊓𑊔𑊕𑊖𑊗𑊘𑊙𑊚𑊛𑊜𑊝𑊞𑊟𑊠𑊡𑊢𑊣𑊤𑊥𑊦𑊧𑊨𑊩𑊪𑊫𑊬𑊭𑊮𑊯𑊰𑊱𑊲𑊳𑊴𑊵𑊶𑊷𑊸𑊹𑊺𑊻𑊼𑊽𑊾𑊿𑋀𑋁𑋂𑋃𑋄𑋅𑋆𑋇𑋈𑋉𑋊𑋋𑋌𑋍𑋎𑋏𑋐𑋑𑋒𑋓𑋔𑋕𑋖𑋗𑋘𑋙𑋚𑋛𑋜𑋝𑋞𑋟𑋠𑋡𑋢𑋣𑋤𑋥𑋦𑋧𑋨𑋩𑋪𑋫𑋬𑋭𑋮𑋯𑋰𑋱𑋲𑋳𑋴𑋵𑋶𑋷𑋸𑋹𑋺𑋻𑋼𑋽𑋾𑋿𑌀𑌁𑌂𑌃𑌄𑌅𑌆𑌇𑌈𑌉𑌊𑌋𑌌𑌍𑌎𑌏𑌐𑌑𑌒𑌓𑌔𑌕𑌖𑌗𑌘𑌙𑌚𑌛𑌜𑌝𑌞𑌟𑌠𑌡𑌢𑌣𑌤𑌥𑌦𑌧𑌨𑌩𑌪𑌫𑌬𑌭𑌮𑌯𑌰𑌱𑌲𑌳𑌴𑌵𑌶𑌷𑌸𑌹𑌺𑌻𑌼𑌽𑌾𑌿𑍀𑍁𑍂𑍃𑍄𑍅𑍆𑍇𑍈𑍉𑍊𑍋𑍌𑍍𑍎𑍏𑍐𑍑𑍒𑍓𑍔𑍕𑍖𑍗𑍘𑍙𑍚𑍛𑍜𑍝𑍞𑍟𑍠𑍡𑍢𑍣𑍤𑍥𑍦𑍧𑍨𑍩𑍪𑍫𑍬𑍭𑍮𑍯𑍰𑍱𑍲𑍳𑍴𑍵𑍶𑍷𑍸𑍹𑍺𑍻𑍼𑍽𑍾𑍿𑎀𑎁𑎂𑎃𑎄𑎅𑎆𑎇𑎈𑎉𑎊𑎋𑎌𑎍𑎎𑎏𑎐𑎑𑎒𑎓𑎔𑎕𑎖𑎗𑎘𑎙𑎚𑎛𑎜𑎝𑎞𑎟𑎠𑎡𑎢𑎣𑎤𑎥𑎦𑎧𑎨𑎩𑎪𑎫𑎬𑎭𑎮𑎯𑎰𑎱𑎲𑎳𑎴𑎵𑎶𑎷𑎸𑎹𑎺𑎻𑎼𑎽𑎾𑎿𑏀𑏁𑏂𑏃𑏄𑏅𑏆𑏇𑏈𑏉𑏊𑏋𑏌𑏍𑏎𑏏𑏐𑏑𑏒𑏓𑏔𑏕𑏖𑏗𑏘𑏙𑏚𑏛𑏜𑏝𑏞𑏟𑏠𑏡𑏢𑏣𑏤𑏥𑏦𑏧𑏨𑏩𑏪𑏫𑏬𑏭𑏮𑏯𑏰𑏱𑏲𑏳𑏴𑏵𑏶𑏷𑏸𑏹𑏺𑏻𑏼𑏽𑏾𑏿𑐀𑐁𑐂𑐃𑐄𑐅𑐆𑐇𑐈𑐉𑐊𑐋𑐌𑐍𑐎𑐏𑐐𑐑𑐒𑐓𑐔𑐕𑐖𑐗𑐘𑐙𑐚𑐛𑐜𑐝𑐞𑐟𑐠𑐡𑐢𑐣𑐤𑐥𑐦𑐧𑐨𑐩𑐪𑐫𑐬𑐭𑐮𑐯𑐰𑐱𑐲𑐳𑐴𑐵𑐶𑐷𑐸𑐹𑐺𑐻𑐼𑐽𑐾𑐿𑑀𑑁𑑂𑑃𑑄𑑅𑑆𑑇𑑈𑑉𑑊𑑋𑑌𑑍𑑎𑑏𑑐𑑑𑑒𑑓𑑔𑑕𑑖𑑗𑑘𑑙𑑚𑑛𑑜𑑝𑑞𑑟𑑠𑑡𑑢𑑣𑑤𑑥𑑦𑑧𑑨𑑩𑑪𑑫𑑬𑑭𑑮𑑯𑑰𑑱𑑲𑑳𑑴𑑵𑑶𑑷𑑸𑑹𑑺𑑻𑑼𑑽𑑾𑑿𑒀𑒁𑒂𑒃𑒄𑒅𑒆𑒇𑒈𑒉𑒊𑒋𑒌𑒍𑒎𑒏𑒐𑒑𑒒𑒓𑒔𑒕𑒖𑒗𑒘𑒙𑒚𑒛𑒜𑒝𑒞𑒟𑒠𑒡𑒢𑒣𑒤𑒥𑒦𑒧𑒨𑒩𑒪𑒫𑒬𑒭𑒮𑒯𑒰𑒱𑒲𑒳𑒴𑒵𑒶𑒷𑒸𑒻𑒻𑒼𑒽𑒾𑒿𑓀𑓁𑓃𑓂𑓄𑓅𑓆𑓇𑓈𑓉𑓊𑓋𑓌𑓍𑓎𑓏𑓐𑓑𑓒𑓓𑓔𑓕𑓖𑓗𑓘𑓙𑓚𑓛𑓜𑓝𑓞𑓟𑓠𑓡𑓢𑓣𑓤𑓥𑓦𑓧𑓨𑓩𑓪𑓫𑓬𑓭𑓮𑓯𑓰𑓱𑓲𑓳𑓴𑓵𑓶𑓷𑓸𑓹𑓺𑓻𑓼𑓽𑓾𑓿𑔀𑔁𑔂𑔃𑔄𑔅𑔆𑔇𑔈𑔉𑔊𑔋𑔌𑔍𑔎𑔏𑔐𑔑𑔒𑔓𑔔𑔕𑔖𑔗𑔘𑔙𑔚𑔛𑔜𑔝𑔞𑔟𑔠𑔡𑔢𑔣𑔤𑔥𑔦𑔧𑔨𑔩𑔪𑔫𑔬𑔭𑔮𑔯𑔰𑔱𑔲𑔳𑔴𑔵𑔶𑔷𑔸𑔹𑔺𑔻𑔼𑔽𑔾𑔿𑕀𑕁𑕂𑕃𑕄𑕅𑕆𑕇𑕈𑕉𑕊𑕋𑕌𑕍𑕎𑕏𑕐𑕑𑕒𑕓𑕔𑕕𑕖𑕗𑕘𑕙𑕚𑕛𑕜𑕝𑕞𑕟𑕠𑕡𑕢𑕣𑕤𑕥𑕦𑕧𑕨𑕩𑕪𑕫𑕬𑕭𑕮𑕯𑕰𑕱𑕲𑕳𑕴𑕵𑕶𑕷𑕸𑕹𑕺𑕻𑕼𑕽𑕾𑕿𑖀𑖁𑖂𑖃𑖄𑖅𑖆𑖇𑖈𑖉𑖊𑖋𑖌𑖍𑖎𑖏𑖐𑖑𑖒𑖓𑖔𑖕𑖖𑖗𑖘𑖙𑖚𑖛𑖜𑖝𑖞𑖟𑖠𑖡𑖢𑖣𑖤𑖥𑖦𑖧𑖨𑖩𑖪𑖫𑖬𑖭𑖮𑖯𑖰𑖱𑖲𑖳𑖴𑖵𑖶𑖷𑖸𑖹𑖺𑖻𑖼𑖽𑖾𑗀𑖿𑗁𑗂𑗃𑗄𑗅𑗆𑗇𑗈𑗉𑗊𑗋𑗌𑗍𑗎𑗏𑗐𑗑𑗒𑗓𑗔𑗕𑗖𑗗𑗘𑗙𑗚𑗛𑗜𑗝𑗞𑗟𑗠𑗡𑗢𑗣𑗤𑗥𑗦𑗧𑗨𑗩𑗪𑗫𑗬𑗭𑗮𑗯𑗰𑗱𑗲𑗳𑗴𑗵𑗶𑗷𑗸𑗹𑗺𑗻𑗼𑗽𑗾𑗿𑘀𑘁𑘂𑘃𑘄𑘅𑘆𑘇𑘈𑘉𑘊𑘋𑘌𑘍𑘎𑘏𑘐𑘑𑘒𑘓𑘔𑘕𑘖𑘗𑘘𑘙𑘚𑘛𑘜𑘝𑘞𑘟𑘠𑘡𑘢𑘣𑘤𑘥𑘦𑘧𑘨𑘩𑘪𑘫𑘬𑘭𑘮𑘯𑘰𑘱𑘲𑘳𑘴𑘵𑘶𑘷𑘸𑘹𑘺𑘻𑘼𑘽𑘾𑘿𑙀𑙁𑙂𑙃𑙄𑙅𑙆𑙇𑙈𑙉𑙊𑙋𑙌𑙍𑙎𑙏𑙐𑙑𑙒𑙓𑙔𑙕𑙖𑙗𑙘𑙙𑙚𑙛𑙜𑙝𑙞𑙟𑙠𑙡𑙢𑙣𑙤𑙥𑙦𑙧𑙨𑙩𑙪𑙫𑙬𑙭𑙮𑙯𑙰𑙱𑙲𑙳𑙴𑙵𑙶𑙷𑙸𑙹𑙺𑙻𑙼𑙽𑙾𑙿𑚀𑚁𑚂𑚃𑚄𑚅𑚆𑚇𑚈𑚉𑚊𑚋𑚌𑚍𑚎𑚏𑚐𑚑𑚒𑚓𑚔𑚕𑚖𑚗𑚘𑚙𑚚𑚛𑚜𑚝𑚞𑚟𑚠𑚡𑚢𑚣𑚤𑚥𑚦𑚧𑚨𑚩𑚪𑚫𑚬𑚭𑚮𑚯𑚰𑚱𑚲𑚳𑚴𑚵𑚷𑚶𑚸𑚹𑚺𑚻𑚼𑚽𑚾𑚿𑛀𑛁𑛂𑛃𑛄𑛅𑛆𑛇𑛈𑛉𑛊𑛋𑛌𑛍𑛎𑛏𑛐𑛑𑛒𑛓𑛔𑛕𑛖𑛗𑛘𑛙𑛚𑛛𑛜𑛝𑛞𑛟𑛠𑛡𑛢𑛣𑛤𑛥𑛦𑛧𑛨𑛩𑛪𑛫𑛬𑛭𑛮𑛯𑛰𑛱𑛲𑛳𑛴𑛵𑛶𑛷𑛸𑛹𑛺𑛻𑛼𑛽𑛾𑛿𑜀𑜁𑜂𑜃𑜄𑜅𑜆𑜇𑜈𑜉𑜊𑜋𑜌𑜍𑜎𑜏𑜐𑜑𑜒𑜓𑜔𑜕𑜖𑜗𑜘𑜙𑜚𑜛𑜜𑜝𑜞𑜟𑜠𑜡𑜢𑜣𑜤𑜥𑜦𑜧𑜨𑜩𑜪𑜫𑜬𑜭𑜮𑜯𑜰𑜱𑜲𑜳𑜴𑜵𑜶𑜷𑜸𑜹𑜺𑜻𑜼𑜽𑜾𑜿𑝀𑝁𑝂𑝃𑝄𑝅𑝆𑝇𑝈𑝉𑝊𑝋𑝌𑝍𑝎𑝏𑝐𑝑𑝒𑝓𑝔𑝕𑝖𑝗𑝘𑝙𑝚𑝛𑝜𑝝𑝞𑝟𑝠𑝡𑝢𑝣𑝤𑝥𑝦𑝧𑝨𑝩𑝪𑝫𑝬𑝭𑝮𑝯𑝰𑝱𑝲𑝳𑝴𑝵𑝶𑝷𑝸𑝹𑝺𑝻𑝼𑝽𑝾𑝿𑞀𑞁𑞂𑞃𑞄𑞅𑞆𑞇𑞈𑞉𑞊𑞋𑞌𑞍𑞎𑞏𑞐𑞑𑞒𑞓𑞔𑞕𑞖𑞗𑞘𑞙𑞚𑞛𑞜𑞝𑞞𑞟𑞠𑞡𑞢𑞣𑞤𑞥𑞦𑞧𑞨𑞩𑞪𑞫𑞬𑞭𑞮𑞯𑞰𑞱𑞲𑞳𑞴𑞵𑞶𑞷𑞸𑞹𑞺𑞻𑞼𑞽𑞾𑞿𑟀𑟁𑟂𑟃𑟄𑟅𑟆𑟇𑟈𑟉𑟊𑟋𑟌𑟍𑟎𑟏𑟐𑟑𑟒𑟓𑟔𑟕𑟖𑟗𑟘𑟙𑟚𑟛𑟜𑟝𑟞𑟟𑟠𑟡𑟢𑟣𑟤𑟥𑟦𑟧𑟨𑟩𑟪𑟫𑟬𑟭𑟮𑟯𑟰𑟱𑟲𑟳𑟴𑟵𑟶𑟷𑟸𑟹𑟺𑟻𑟼𑟽𑟾𑟿𑠀𑠁𑠂𑠃𑠄𑠅𑠆𑠇𑠈𑠉𑠊𑠋𑠌𑠍𑠎𑠏𑠐𑠑𑠒𑠓𑠔𑠕𑠖𑠗𑠘𑠙𑠚𑠛𑠜𑠝𑠞𑠟𑠠𑠡𑠢𑠣𑠤𑠥𑠦𑠧𑠨𑠩𑠪𑠫𑠬𑠭𑠮𑠯𑠰𑠱𑠲𑠳𑠴𑠵𑠶𑠷𑠸𑠺𑠹𑠻𑠼𑠽𑠾𑠿𑡀𑡁𑡂𑡃𑡄𑡅𑡆𑡇𑡈𑡉𑡊𑡋𑡌𑡍𑡎𑡏𑡐𑡑𑡒𑡓𑡔𑡕𑡖𑡗𑡘𑡙𑡚𑡛𑡜𑡝𑡞𑡟𑡠𑡡𑡢𑡣𑡤𑡥𑡦𑡧𑡨𑡩𑡪𑡫𑡬𑡭𑡮𑡯𑡰𑡱𑡲𑡳𑡴𑡵𑡶𑡷𑡸𑡹𑡺𑡻𑡼𑡽𑡾𑡿𑢀𑢁𑢂𑢃𑢄𑢅𑢆𑢇𑢈𑢉𑢊𑢋𑢌𑢍𑢎𑢏𑢐𑢑𑢒𑢓𑢔𑢕𑢖𑢗𑢘𑢙𑢚𑢛𑢜𑢝𑢞𑢟𑢠𑢡𑢢𑢣𑢤𑢥𑢦𑢧𑢨𑢩𑢪𑢫𑢬𑢭𑢮𑢯𑢰𑢱𑢲𑢳𑢴𑢵𑢶𑢷𑢸𑢹𑢺𑢻𑢼𑢽𑢾𑢿𑣀𑣁𑣂𑣃𑣄𑣅𑣆𑣇𑣈𑣉𑣊𑣋𑣌𑣍𑣎𑣏𑣐𑣑𑣒𑣓𑣔𑣕𑣖𑣗𑣘𑣙𑣚𑣛𑣜𑣝𑣞𑣟𑣠𑣡𑣢𑣣𑣤𑣥𑣦𑣧𑣨𑣩𑣪𑣫𑣬𑣭𑣮𑣯𑣰𑣱𑣲𑣳𑣴𑣵𑣶𑣷𑣸𑣹𑣺𑣻𑣼𑣽𑣾𑣿𑤀𑤁𑤂𑤃𑤄𑤅𑤆𑤇𑤈𑤉𑤊𑤋𑤌𑤍𑤎𑤏𑤐𑤑𑤒𑤓𑤔𑤕𑤖𑤗𑤘𑤙𑤚𑤛𑤜𑤝𑤞𑤟𑤠𑤡𑤢𑤣𑤤𑤥𑤦𑤧𑤨𑤩𑤪𑤫𑤬𑤭𑤮𑤯𑤰𑤱𑤲𑤳𑤴𑤵𑤶𑤷𑤸𑤹𑤺𑤻𑤼𑤽𑤾𑤿𑥀𑥁𑥂𑥃𑥄𑥅𑥆𑥇𑥈𑥉𑥊𑥋𑥌𑥍𑥎𑥏𑥐𑥑𑥒𑥓𑥔𑥕𑥖𑥗𑥘𑥙𑥚𑥛𑥜𑥝𑥞𑥟𑥠𑥡𑥢𑥣𑥤𑥥𑥦𑥧𑥨𑥩𑥪𑥫𑥬𑥭𑥮𑥯𑥰𑥱𑥲𑥳𑥴𑥵𑥶𑥷𑥸𑥹𑥺𑥻𑥼𑥽𑥾𑥿𑦀𑦁𑦂𑦃𑦄𑦅𑦆𑦇𑦈𑦉𑦊𑦋𑦌𑦍𑦎𑦏𑦐𑦑𑦒𑦓𑦔𑦕𑦖𑦗𑦘𑦙𑦚𑦛𑦜𑦝𑦞𑦟𑦠𑦡𑦢𑦣𑦤𑦥𑦦𑦧𑦨𑦩𑦪𑦫𑦬𑦭𑦮𑦯𑦰𑦱𑦲𑦳𑦴𑦵𑦶𑦷𑦸𑦹𑦺𑦻𑦼𑦽𑦾𑦿𑧀𑧁𑧂𑧃𑧄𑧅𑧆𑧇𑧈𑧉𑧊𑧋𑧌𑧍𑧎𑧏𑧐𑧑𑧒𑧓𑧔𑧕𑧖𑧗𑧘𑧙𑧚𑧛𑧜𑧝𑧞𑧟𑧠𑧡𑧢𑧣𑧤𑧥𑧦𑧧𑧨𑧩𑧪𑧫𑧬𑧭𑧮𑧯𑧰𑧱𑧲𑧳𑧴𑧵𑧶𑧷𑧸𑧹𑧺𑧻𑧼𑧽𑧾𑧿𑨀𑨁𑨂𑨃𑨄𑨅𑨆𑨇𑨈𑨉𑨊𑨋𑨌𑨍𑨎𑨏𑨐𑨑𑨒𑨓𑨔𑨕𑨖𑨗𑨘𑨙𑨚𑨛𑨜𑨝𑨞𑨟𑨠𑨡𑨢𑨣𑨤𑨥𑨦𑨧𑨨𑨩𑨪𑨫𑨬𑨭𑨮𑨯𑨰𑨱𑨲𑨳𑨴𑨵𑨶𑨷𑨸𑨹𑨺𑨻𑨼𑨽𑨾𑨿𑩀𑩁𑩂𑩃𑩄𑩅𑩆𑩇𑩈𑩉𑩊𑩋𑩌𑩍𑩎𑩏𑩐𑩑𑩒𑩓𑩔𑩕𑩖𑩗𑩘𑩙𑩚𑩛𑩜𑩝𑩞𑩟𑩠𑩡𑩢𑩣𑩤𑩥𑩦𑩧𑩨𑩩𑩪𑩫𑩬𑩭𑩮𑩯𑩰𑩱𑩲𑩳𑩴𑩵𑩶𑩷𑩸𑩹𑩺𑩻𑩼𑩽𑩾𑩿𑪀𑪁𑪂𑪃𑪄𑪅𑪆𑪇𑪈𑪉𑪊𑪋𑪌𑪍𑪎𑪏𑪐𑪑𑪒𑪓𑪔𑪕𑪖𑪗𑪘𑪙𑪚𑪛𑪜𑪝𑪞𑪟𑪠𑪡𑪢𑪣𑪤𑪥𑪦𑪧𑪨𑪩𑪪𑪫𑪬𑪭𑪮𑪯𑪰𑪱𑪲𑪳𑪴𑪵𑪶𑪷𑪸𑪹𑪺𑪻𑪼𑪽𑪾𑪿𑫀𑫁𑫂𑫃𑫄𑫅𑫆𑫇𑫈𑫉𑫊𑫋𑫌𑫍𑫎𑫏𑫐𑫑𑫒𑫓𑫔𑫕𑫖𑫗𑫘𑫙𑫚𑫛𑫜𑫝𑫞𑫟𑫠𑫡𑫢𑫣𑫤𑫥𑫦𑫧𑫨𑫩𑫪𑫫𑫬𑫭𑫮𑫯𑫰𑫱𑫲𑫳𑫴𑫵𑫶𑫷𑫸𑫹𑫺𑫻𑫼𑫽𑫾𑫿𑬀𑬁𑬂𑬃𑬄𑬅𑬆𑬇𑬈𑬉𑬊𑬋𑬌𑬍𑬎𑬏𑬐𑬑𑬒𑬓𑬔𑬕𑬖𑬗𑬘𑬙𑬚𑬛𑬜𑬝𑬞𑬟𑬠𑬡𑬢𑬣𑬤𑬥𑬦𑬧𑬨𑬩𑬪𑬫𑬬𑬭𑬮𑬯𑬰𑬱𑬲𑬳𑬴𑬵𑬶𑬷𑬸𑬹𑬺𑬻𑬼𑬽𑬾𑬿𑭀𑭁𑭂𑭃𑭄𑭅𑭆𑭇𑭈𑭉𑭊𑭋𑭌𑭍𑭎𑭏𑭐𑭑𑭒𑭓𑭔𑭕𑭖𑭗𑭘𑭙𑭚𑭛𑭜𑭝𑭞𑭟𑭠𑭡𑭢𑭣𑭤𑭥𑭦𑭧𑭨𑭩𑭪𑭫𑭬𑭭𑭮𑭯𑭰𑭱𑭲𑭳𑭴𑭵𑭶𑭷𑭸𑭹𑭺𑭻𑭼𑭽𑭾𑭿𑮀𑮁𑮂𑮃𑮄𑮅𑮆𑮇𑮈𑮉𑮊𑮋𑮌𑮍𑮎𑮏𑮐𑮑𑮒𑮓𑮔𑮕𑮖𑮗𑮘𑮙𑮚𑮛𑮜𑮝𑮞𑮟𑮠𑮡𑮢𑮣𑮤𑮥𑮦𑮧𑮨𑮩𑮪𑮫𑮬𑮭𑮮𑮯𑮰𑮱𑮲𑮳𑮴𑮵𑮶𑮷𑮸𑮹𑮺𑮻𑮼𑮽𑮾𑮿𑯀𑯁𑯂𑯃𑯄𑯅𑯆𑯇𑯈𑯉𑯊𑯋𑯌𑯍𑯎𑯏𑯐𑯑𑯒𑯓𑯔𑯕𑯖𑯗𑯘𑯙𑯚𑯛𑯜𑯝𑯞𑯟𑯠𑯡𑯢𑯣𑯤𑯥𑯦𑯧𑯨𑯩𑯪𑯫𑯬𑯭𑯮𑯯𑯰𑯱𑯲𑯳𑯴𑯵𑯶𑯷𑯸𑯹𑯺𑯻𑯼𑯽𑯾𑯿𑰀𑰁𑰂𑰃𑰄𑰅𑰆𑰇𑰈𑰉𑰊𑰋𑰌𑰍𑰎𑰏𑰐𑰑𑰒𑰓𑰔𑰕𑰖𑰗𑰘𑰙𑰚𑰛𑰜𑰝𑰞𑰟𑰠𑰡𑰢𑰣𑰤𑰥𑰦𑰧𑰨𑰩𑰪𑰫𑰬𑰭𑰮𑰯𑰰𑰱𑰲𑰳𑰴𑰵𑰶𑰷𑰸𑰹𑰺𑰻𑰼𑰽𑰾𑰿𑱀𑱁𑱂𑱃𑱄𑱅𑱆𑱇𑱈𑱉𑱊𑱋𑱌𑱍𑱎𑱏𑱐𑱑𑱒𑱓𑱔𑱕𑱖𑱗𑱘𑱙𑱚𑱛𑱜𑱝𑱞𑱟𑱠𑱡𑱢𑱣𑱤𑱥𑱦𑱧𑱨𑱩𑱪𑱫𑱬𑱭𑱮𑱯𑱰𑱱𑱲𑱳𑱴𑱵𑱶𑱷𑱸𑱹𑱺𑱻𑱼𑱽𑱾𑱿𑲀𑲁𑲂𑲃𑲄𑲅𑲆𑲇𑲈𑲉𑲊𑲋𑲌𑲍𑲎𑲏𑲐𑲑𑲒𑲓𑲔𑲕𑲖𑲗𑲘𑲙𑲚𑲛𑲜𑲝𑲞𑲟𑲠𑲡𑲢𑲣𑲤𑲥𑲦𑲧𑲨𑲩𑲪𑲫𑲬𑲭𑲮𑲯𑲰𑲱𑲲𑲳𑲴𑲵𑲶𑲷𑲸𑲹𑲺𑲻𑲼𑲽𑲾𑲿𑳀𑳁𑳂𑳃𑳄𑳅𑳆𑳇𑳈𑳉𑳊𑳋𑳌𑳍𑳎𑳏𑳐𑳑𑳒𑳓𑳔𑳕𑳖𑳗𑳘𑳙𑳚𑳛𑳜𑳝𑳞𑳟𑳠𑳡𑳢𑳣𑳤𑳥𑳦𑳧𑳨𑳩𑳪𑳫𑳬𑳭𑳮𑳯𑳰𑳱𑳲𑳳𑳴𑳵𑳶𑳷𑳸𑳹𑳺𑳻𑳼𑳽𑳾𑳿𑴀𑴁𑴂𑴃𑴄𑴅𑴆𑴇𑴈𑴉𑴊𑴋𑴌𑴍𑴎𑴏𑴐𑴑𑴒𑴓𑴔𑴕𑴖𑴗𑴘𑴙𑴚𑴛𑴜𑴝𑴞𑴟𑴠𑴡𑴢𑴣𑴤𑴥𑴦𑴧𑴨𑴩𑴪𑴫𑴬𑴭𑴮𑴯𑴰𑴱𑴲𑴳𑴴𑴵𑴶𑴷𑴸𑴹𑴺𑴻𑴼𑴽𑴾𑴿𑵀𑵁𑵂𑵃𑵄𑵅𑵆𑵇𑵈𑵉𑵊𑵋𑵌𑵍𑵎𑵏𑵐𑵑𑵒𑵓𑵔𑵕𑵖𑵗𑵘𑵙𑵚𑵛𑵜𑵝𑵞𑵟𑵠

151) បង្ហាញសម្រាប់បង្ហាញ កង្វះ ការបង្ហាញ កង្វះ ការបង្ហាញ
nganutin dresta, tur kakaryanin olih sang negen wates inucap.

កង្វះ ការបង្ហាញ កង្វះ ការបង្ហាញ កង្វះ ការបង្ហាញ

(3) Prade karasayang pagelan inucap ngli kadin, yan pada arsa panyandinge,

151) ប្រាជ្ញា ការបង្ហាញ បង្ហាញ បង្ហាញ បង្ហាញ បង្ហាញ បង្ហាញ
watese kengin nganggen pinget utawi praeihna pal saking Agriaria, sakewanten
បង្ហាញ ការបង្ហាញ បង្ហាញ បង្ហាញ បង្ហាញ បង្ហាញ
kasaksi antuk Prajuru Desa.

ការបង្ហាញ ការបង្ហាញ ការបង្ហាញ

~~151~~ (4) Prade wenten karang kabeng, mangda kautsahayang wenten pamesuannya → B A H A

151) ប្រាជ្ញា ការបង្ហាញ ការបង្ហាញ ការបង្ហាញ ការបង្ហាញ ការបង្ហាញ
sane pastika.

ការបង្ហាញ ការបង្ហាញ

(5) Prade wenten wicara kinilih ring angka (1), (2), (3), (4) ring ajeng :

151) ប្រាជ្ញា ការបង្ហាញ ការបង្ហាញ ការបង្ហាញ ការបង្ហាញ ការបង្ហាញ :

ha. Patut katepasin antuk Prajuru Desa/Banjar Pakraman;

ហា) បង្ហាញ ការបង្ហាញ ការបង្ហាញ ការបង្ហាញ ការបង្ហាញ

na. Saluwiring prabeya sane kamedalang sajeroning nepasin wicrane

នា) សង្វែង ប្រាជ្ញា ការបង្ហាញ ការបង្ហាញ ការបង្ហាញ ការបង្ហាញ
punika, patut katanggung olih sang ngarsayang.

ប្រាជ្ញា ការបង្ហាញ ការបង្ហាញ ការបង្ហាញ ការបង្ហាញ

(6) Pakarangan sane madruwe telajakan, patut kapiara antuk sang madruwe karang.

151) បង្ហាញ ការបង្ហាញ ការបង្ហាញ ការបង្ហាញ ការបង្ហាញ ការបង្ហាញ

Pawos 22

បង្ហាញ ការបង្ហាញ

(1) Sinalih tunggil Krama Desa. nenten kalugra :

151) សិរី ការបង្ហាញ ការបង្ហាញ ការបង្ហាញ ការបង្ហាញ :

ha. ngalah-alah margi. karang desa, tegal ayahan desa, tegal/carik krama

ហា) ការបង្ហាញ ការបង្ហាញ ការបង្ហាញ ការបង្ហាញ ការបង្ហាញ ការបង្ហាញ

151)

Nenten Kalugra,

pawos : 22.

lian, lan sakancan punika.

ນິພະສິນທັງພຽງສາມສ່ວນຂອງສິນທັງ

na. ngalah-alah tegak kahyangan, setra, lan sakancan tegak sane

໑໓) ຕາມຮູບຮ່າງທີ່ກະສັບປຸງຕາມຄຳສັ່ງຂອງພຽງສາມສ່ວນຂອງສິນທັງ
sinanggech suci.

ສິນທັງ ທັງສິນ

(2) Prade wenten mamurug kecape ring ajeng, sang mamurug, patut ngwaliang

໑໓) ປຽບ ທັງສິນທັງສາມສ່ວນ ທີ່ຕາມ ມີ ບາງສິນທັງສາມສ່ວນ
tanah inucap, tur sang ngalah-alah tegak suci, tiosan ring ngwaliang tanah tegak
ທາງບາງສິນທັງສາມສ່ວນທີ່ຕາມຮູບຮ່າງທີ່ກະສັບປຸງ ທີ່ພາຍໃຕ້ ທັງສິນທັງສາມສ່ວນ
suci inucap, taler patut karuntutin antuk dewa danda miwah artba danda, sane
ທັງສິນທັງສາມສ່ວນທີ່ຕາມຮູບຮ່າງທີ່ກະສັບປຸງ ທັງສິນທັງສາມສ່ວນ ທັງສິນທັງສາມສ່ວນ
kasulurang manut Pararem.

ສາມສ່ວນທີ່ ທັງສິນທັງສາມສ່ວນ

Kaping 2 Pepayonan

ກຳລັງຂອງພຽງສາມສ່ວນຂອງສິນທັງ

Pawos 23

ບາງສິນທັງສາມສ່ວນ

(1) Ngawit nandur pepayonan minakadi tanem tuwuh, patut adepa agung ngajeroang

໑໓) ກຳລັງຂອງສິນທັງສາມສ່ວນທີ່ກະສັບປຸງ ທັງສິນທັງສາມສ່ວນທີ່ກະສັບປຸງ
saking wates; pepayonan minakadi tanem tuwuh sane ngliwat wates, wenang
ສາມສ່ວນທີ່ ທັງສິນທັງສາມສ່ວນທີ່ກະສັບປຸງ ທັງສິນທັງສາມສ່ວນທີ່ກະສັບປຸງ
kasepatgantungin.

ສາມສ່ວນທີ່ກະສັບປຸງ

(2) Pepayonan sane ngungkulin mawastu mayanin ka pisaga, sang neuwenang

໑໓) ບາງສິນທັງສາມສ່ວນທີ່ກະສັບປຸງ ທັງສິນທັງສາມສ່ວນທີ່ກະສັບປຸງ
pepayonan inucap patut kawara miwah kairing mapiguman antuk sang rumasa
ບາງສິນທັງສາມສ່ວນທີ່ກະສັບປຸງ ທັງສິນທັງສາມສ່ວນທີ່ກະສັບປຸງ ທັງສິນທັງສາມສ່ວນທີ່ກະສັບປຸງ

katetchan, bilih-bilih sang nruwenang arsa ngrebah utawi notor wit
ສາທິທິນາລີ ແກ້ໄຂກິນິນິສັດຊຽງບັດ ບໍ່ມີປຽກ ບຸນບິກາກອ່າວິຫິ
pepayonane punika.

ບບາພາວາກາສຸກີສາ

(3) Prade sampun kawara taler tan wenten usaha sang nruwenang. sang rumasa

໑໘໑ ປຽກສາຍຸສູບກ ຫຼື ຫາກຊື່ນິບຸນສາຍາກຸ່ມລຸ່ມລຸ່ມ ມີ ກຸມ
katetchan wenang masadok ring Prajuru, tur risampune kaparitatas kandugi
ສາທິທິນາລີ ບບາພາວາສິ ປຽກກຸ ອ່ງ ກິສາຍຸກາສາບິຫາສຸກີ
wenten lelugrahan Prajuru, wahu wit pepayonane punika kengin karebah,
ກຸບຸກຸບຸກຸບາສຸກີ ບບາ ບິຫາຍຸກາສາບິຫາສຸກີ
sakewanten panukun patin wit pepayonane punika patut katahur bilih sang
ສາທິທິນາລີ ບບາພາວາສິ ປຽກກຸ ອ່ງ ກິສາຍຸກາສາບິຫາສຸກີ
rumasa katetchan manut panglokikan sang nepasin, tur wit pepayonane sane
ກຸມ ສາທິທິນາລີ ບບາພາວາສິ ປຽກກຸ ອ່ງ ກິສາຍຸກາສາບິຫາສຸກີ
karebah punika, kasukserahang ring sang nruwenang.

ສາທິທິນາລີ ສາທິທິນາລີ ມີ ສຽງບັດ ແ

(4) Sang patut keni pamidanda panyangaskara saha prabea manut Pararem, marep

໑໘໒ ມີ ບບາພາວາສິ ບບາພາວາສິ ບບາພາວາສິ ສາທິທິນາລີ ບບາພາວາສິ
ring wewangunan sang karubuhan. luwire :

ກິ ບບາພາວາສິ ມີ ສາທິທິນາລີ ບບາພາວາສິ

ha. sang nruwenang wit pepayonan sane sinanggeli mayantin. pradene pungk

໑໘໓ ມີ ສຽງບັດ ບິຫາຍຸກາສາບິຫາສຸກີ ບບາພາວາສິ ປຽກກຸ
padidi tur ngrubuhin wewangunan krama tiosan;

ບບາພາວາສິ ອ່ງ ສາທິທິນາລີ ສາທິທິນາລີ

na. sang notor, monggol utawi ngrebah taru, tur ngrubuhin wewangunan

໑໘໔ ມີ ກາກາອ່າວິຫິ ບບາພາວາສິ ບບາພາວາສິ ບບາພາວາສິ
krama tiosan.

ສາທິທິນາລີ ມີ

(5) Krama Desane patut ngamanggehang kawredian tanem tuwuh sane ngawinang

໑໘໕ ສາທິທິນາລີ ບບາພາວາສິ ສາທິທິນາລີ ສາທິທິນາລີ

lelugrahan Prajuru, sang nruwenang wenang keni danda manut Pararem, tur tem-
nuyung maburung siki kagubar olih sang nruwenang, sanistannya mangda kakaryanang
gawong siki maburung siki maburung siki maburung siki maburung siki maburung siki
abangan.

Ura-ura kaji

(3) Sawang-sawang Krama, tan kapatutang :

1. Sawang-sawang Krama, tan kapatutang :

ha. Ngembahang toya sane mawit saking badan wewalungan, jempeng.

ba. Kijang saking wewalungan mawit saking badan wewalungan, jempeng.
pacirangan, pasiraman miwah sane siyosan sane ngwetuang ambu kawon
pasi kaji, pasiraman miwah sane siyosan sane ngwetuang ambu kawon
ka pakarangan anak liyan miwah ngliwat wates, mangda kakaryanang
sambhanta kaji mawit saking badan wewalungan, jempeng sajeroning pakarangan;
icim mawit saking badan wewalungan

na. Ngentungang luu-luu ka pakarangan anak liyan miwah ka margine.

ka. Kijang saking wewalungan mawit saking badan wewalungan, jempeng.

(4) Sapasira ugi sane miwalin kecape ring ajeng, patut kasisirang lan katuwakin danda

1. Sapasira ugi sane miwalin kecape ring ajeng, patut kasisirang lan katuwakin danda
manut Pararem, miwah ngentosin proben manut pangétang Prajuru Banjar/Desa
Pakraman, tur tan dados katulak.

Ura-ura kaji

Kaping4 Wewalungan

Kaping4 Wewalungan

Pawos 25

Ura-ura kaji

(1) Sahanan warga desa sane miara wewalungan : bawi, banteng lan sakancan punika

1. Sahanan warga desa sane miara wewalungan : bawi, banteng lan sakancan punika

Ura-ura

Sawang sawang
Krama-tan
Kapatutang

mangda sayaga nitenin negul minakadi nglogor wewalungannya, mangda nenten
ឃ្នក សយក ឆិកាចង់ឆ្ងៃក្នុងគោរពអំពាវនាវរបស់ប្រជុំគ្នាឃ្នក ក្នុងគិ
ngrusak karang utawi pabianan krama tiosan, bilih-bilih jantos ngranjing ngletehin
ក្រសួងវាហ្នមមិហាឃ្នកគ្រប់ឃ្នកឃ្នកឃ្នកឃ្នកឃ្នកឃ្នកឃ្នកឃ្នកឃ្នកឃ្នកឃ្នកឃ្នកឃ្នក
kahyangan.

គរហ្នកគិ

(2) Prade wenten wewalungan malumbar utawi ngeleb tur ngrusak karang utawi
១២១ ប្រាណ ប្រតិបត្តិ ឃ្នកគ្រប់គ្នា ហ្នមមិហាឃ្នកគ្រប់គ្នា ក្រសួងវា ហ្នមមិ
pabianan krama sewosan, risampune kawara taler nenten wenten usaha sang
ហាឃ្នកគិគ្រប់ឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិ
nruwenang, yan wewalungan punika malih ngrusak karang utawi pabianan krama
គ្រប់គ្នាឃ្នកគិ ឃ្នកគ្រប់គ្នាឃ្នកគិឃ្នកគិ ឃ្នកគិ ក្រសួងវា គរវា ហ្នមមិហាឃ្នកគ្រប់គ្នា
sewosan, wewalungan inucap kengin kataban, tur sang nruwenang wenang
ក្រសួងវាឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិ
katibakin danda ngwaliang panukun wit tetanduran sane karusak, saha nahur
គរវាឃ្នកគិឃ្នកគិ ក្រសួងវា ឃ្នកគិ ឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិ
panebas pepiaran tetabuhan, manut panglokikan Prajuru Desa.
ឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិ

(3) Prade wenten wewalungan ngranjing jantos ngletehin genah suci, minakadi
១២២ ប្រាណ ប្រតិបត្តិឃ្នកគិ ក្រសួងវា ក្រសួងវាឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិ
kahyangan, pamrajan lan sakanean punika, risampune kaparitas antuk Prajuru,
គរហ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិ
sang nruwenang wewalungan inucap wenang keni dewa danda lan artha danda,
សិ គ្រប់គ្នាឃ្នកគិ ឃ្នកគ្រប់គ្នាឃ្នកគិឃ្នកគិ ឃ្នកគិ គរវា ក្រសួងវាឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិ
agung alitipun manut kecap sastra agama, sane kapikukuh antuk Krma Desa.
ហាឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិ

(4) Sapasira ugi naban wewalungan patut digelis masadok tur nyerahang ring
១២៣ សបសិហាឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិឃ្នកគិ
Prajuru Banjar, maweweli :
ប្រាណគ្រប់គ្នាឃ្នកគិឃ្នកគិឃ្នកគិ :

ha. Miara wewalungan punika sapatutipun;

1.1) ຍຸກບບບຸນບຸນລຸນລຸນສາມບຸນເຮືອງສາມ

na. Ageng alit prabea pamiaranipun, kaétang olih Prajuru Banjar,

1.2) ບາດີບາດີເຮືອງກາມບຸນບຸນລຸນລຸນສາມສາມເຮືອງກາມບຸນບຸນລຸນລຸນສາມ

sane patut katahur olih sang nruwenang, tan dados katulak.

ສາມບຸນເຮືອງກາມບຸນບຸນລຸນລຸນສາມເຮືອງກາມບຸນບຸນລຸນລຸນສາມ

(5) Wewalungan sane tan wenten ngangkenin jantos langkungan ring lanolas rahina

1.1) ບບບຸນກາມບຸນບຸນລຸນລຸນສາມບຸນເຮືອງກາມບຸນບຸນລຸນລຸນສາມ

wenang dados druwen Banjar.

ບໍລິເວນກາມບຸນບຸນລຸນລຸນສາມ

(6) Krama Desa patut nyerayanin wewalungan miwah sarwa prani, tan kapatut

1.1) ສຽມ ກາມບຸນເຮືອງກາມບຸນບຸນລຸນລຸນສາມ ສາມ ບຸນເຮືອງກາມບຸນບຸນລຸນລຸນສາມ

mademang paksi, nuba ulam lan sakancan punika, pinaka sinalih tunggil utsahan

ບໍລິເວນກາມບຸນບຸນລຸນລຸນສາມບຸນເຮືອງກາມບຸນບຸນລຸນລຸນສາມ

Krama Desa ngardi Bhuta Hita.

ສຽມ ກາມບຸນ ກາມບຸນ ກາມບຸນ

(7) Sang mamurug kecnpe ring ajeng, wenang keni danda manut Pararem.

1.1) ສາມບຸນເຮືອງກາມບຸນບຸນລຸນລຸນສາມ ບໍລິເວນກາມບຸນບຸນລຸນລຸນສາມ

Kaping 5 Bhaya

ສາມບຸນເຮືອງກາມບຸນບຸນລຸນລຸນສາມ

Pawos 26

ບາດີບາດີເຮືອງກາມບຸນບຸນລຸນລຸນສາມ

(1) Bacakan bhaya, lurwire : jiwabhaya, arthabhaya, agnibhaya, toyabhaya, lindubhaya,

1.1) ບາດີບາດີເຮືອງກາມບຸນບຸນລຸນລຸນສາມ ບາດີບາດີເຮືອງກາມບຸນບຸນລຸນລຸນສາມ

lan sakancan punika, sane ketahipun kawastanin : pancabhaya.

ບາດີບາດີເຮືອງກາມບຸນບຸນລຸນລຸນສາມ ບາດີບາດີເຮືອງກາມບຸນບຸນລຸນລຸນສາມ

(2) Sinalih tunggil krama sane manggihin pracihna pastika wentene sahanan panca-

1.1) ບໍລິເວນກາມບຸນບຸນລຸນລຸນສາມ ບໍລິເວນກາມບຸນບຸນລຸນລຸນສາມ

bhaya, patut digelis nepak kulkul tengeran kapancabhayan, tur digelis masadok
သယ၊ ပဏ္ဍိတိဗိဗ္ဗိပစ္ဆန္တုဗျ ဖိကိကဗ္ဗပဏ္ဍိတသယနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ
ring Prajuru.

ဂိ ပြက္ခာ။

(3) Prade Desane kahanan jiwabhaya, Krama Desane patut ngaturang upacara pama-

၂၅၁ ပြာဏာဂါယနာနိပစ္ဆန္တုဗျ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊
hayun Desa manut kecap sastra agama sane kapikukuh antuk Krama, tur sang
မာယုဂန္ထက ဝေဒနိဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊
ngwetuang jiwabhaya, katur ring sang ngawawenang.

ဗျံဒိကိဗိဗ္ဗိမာဂါနာနိ။

Pawos 27

မာယုဂါယနာနိ။

(1) Sinalih tunggil krama sane manggihin prasihna pastika wentene arthabhaya

၂၅၂ မိနဏိဂုဏ္ဍိဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊
သိကဏိဂုဏ္ဍိဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊
(kamalingan), patut digelis nepak kulkul tengeran pamitulung manut pawos 15
၂၅၃ နေဝေဝိကါနိ၊ ပဏ္ဍိတိဗိဗ္ဗိပစ္ဆန္တုဗျ ဖိကိကဗ္ဗပဏ္ဍိတသယနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊
(3) aksara na utawi pawos 16 (1);sang kamalingan patut atur supeksa ring

၂၅၄ ပဏ္ဍိတိဗိဗ္ဗိပစ္ဆန္တုဗျ ဖိကိကဗ္ဗပဏ္ဍိတသယနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊
၂၅၅ ပဏ္ဍိတိဗိဗ္ဗိပစ္ဆန္တုဗျ ဖိကိကဗ္ဗပဏ္ဍိတသယနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊
Prajuru; sang kacihnan ngamaling, katur ring sang ngawawenang. inaweweh malih
ပြက္ခာ၊ မိနဏိဂုဏ္ဍိဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊
patut keni dawa danda lan artha danda manut Pararem, yan ipun ngamaling

ပဏ္ဍိတိဗိဗ္ဗိပစ္ဆန္တုဗျ ဖိကိကဗ္ဗပဏ္ဍိတသယနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊
barang druwén Desa sane sinanggeli suci.

ဗျံဒိကိဗိဗ္ဗိမာဂါနာနိ။

(2) Sowang-sowang Krama Desa tan kapatut mapailonan ring dusta; sang kacihnan

၂၅၆ မာယုဂါယနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊
၂၅၇ မာယုဂါယနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊
မာယုဂါယနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊
mapailonan ring dusta patut katibakin danda kadi dandaning maling, sane kasu-
ဝေဒနိဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊
ဝေဒနိဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊
ဝေဒနိဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊ ဗျံဒိကိဗိဗ္ဗိမာဂါနာနိ၊
လurang manut Pararem.

ဗျံဒိကိဗိဗ္ဗိမာဂါနာနိ။

mabuat, mangda masadok ring Prajuru.

ບາງຜົນຂອງ ບາງຜົນຂອງ ບາງຜົນຂອງ

(4) Krama Banjar sane nglaksanayang karya suka-duka, pakaryannyane patut

໑) ສຽງບາງຜົນຂອງ ສຽງບາງຜົນຂອງ ສຽງບາງຜົນຂອງ ສຽງບາງຜົນຂອງ

kaambilin antuk Krama Banjar :

ສາມາດເຊິ່ງບາງຜົນຂອງ ສຽງບາງຜົນຂອງ

ha. Krama sane nglaksanayang Manusa Yajnya, manut pinunas yajamana;

ບາ) ສຽງບາງຜົນຂອງ ສຽງບາງຜົນຂອງ ສຽງບາງຜົນຂອງ ສຽງບາງຜົນຂອງ

na. Krama sane nglaksanayang Pitra Yajnya, manut abot dangan yajnya

ສາ) ສຽງບາງຜົນຂອງ ສຽງບາງຜົນຂອງ ສຽງບາງຜົນຂອງ ສຽງບາງຜົນຂອງ
sane kalaksanayang.

ສາມາດເຊິ່ງບາງຜົນຂອງ

CATURTHAS SARGAH

ສາມາດເຊິ່ງບາງຜົນຂອງ

SUKERTAN TATA AGAMA

ສຽງບາງຜົນຂອງ ສຽງບາງຜົນຂອງ

Palci I Indik Dewa Yajnya

ບາງຜົນຂອງ ສຽງບາງຜົນຂອງ ສຽງບາງຜົນຂອງ

Pawos 29

ບາງຜົນຂອງ ສຽງບາງຜົນຂອງ

(1) Kahyangan-kahyangan panyiwian Krama Desa Pakraman Nyatnyatan, luwire :

໑) ສາມາດເຊິ່ງບາງຜົນຂອງ ສຽງບາງຜົນຂອງ ສຽງບາງຜົນຂອງ ສຽງບາງຜົນຂອງ

ha. Kahyangan Tiga : Pura Desa, Pura Puseli, Pura Dalem/Mrajapati.

ບາ) ສາມາດເຊິ່ງບາງຜົນຂອງ ສຽງບາງຜົນຂອງ ສຽງບາງຜົນຂອງ ສຽງບາງຜົນຂອງ

na. Kahyangan-kahyangan panyiwian Krama Desa tiosan ring Kahyangan

ສາ) ສາມາດເຊິ່ງບາງຜົນຂອງ ສຽງບາງຜົນຂອງ ສຽງບາງຜົນຂອງ ສຽງບາງຜົນຂອງ
Tiga : Pura Tibumisa miwah Pura Gunung Lebah.

ສາມາດເຊິ່ງບາງຜົນຂອງ ສຽງບາງຜົນຂອງ ສຽງບາງຜົນຂອງ ສຽງບາງຜົນຂອງ

ສາມາດເຊິ່ງບາງຜົນຂອງ

SUKERTAN

6000.

(2) Tegak piodalan ring sowang-sowang kahyangan inucap ring ajeng, kamanggehang
 ၁၅၅၁ ဝိကမ္ဘဝိဂ္ဂဟာသန္တိဂ္ဂမာဝဲဂ္ဂမာဝဲကမ္ဘာဂါဝိက္ခမပိကိ၊ ဆဝဗ္ဗိမံ
 sakadi ring sor puniki :

- မကမ္ဘဝိဂ္ဂမာဝဲပုဗ္ဗိမံ :
- ha. Pura Desa lan Pusch : ring rahina Buda, Kliwon, wuku Matal;
 - ဟ၊ ပုဂ္ဂဟသဗ္ဗသန္တိဂ္ဂမာဝဲဂ္ဂမာဝဲကမ္ဘာဂါဝိက္ခမပိကိ၊ ပုဗ္ဗိမံပုဗ္ဗိမံ၊
 - na. Pura Dalem : ring rahina Buda, Kliwon, wuku Sinta;
 - န၊ ပုဂ္ဂဟသန္တိဂ္ဂမာဝဲဂ္ဂမာဝဲကမ္ဘာဂါဝိက္ခမပိကိ၊ ပုဗ္ဗိမံပုဗ္ဗိမံ၊
 - ca. Mrajapati : ring rahina Buda, Kliwon, wuku Sinta;
 - စ၊ ပုဂ္ဂဟသန္တိဂ္ဂမာဝဲဂ္ဂမာဝဲကမ္ဘာဂါဝိက္ခမပိကိ၊ ပုဗ္ဗိမံပုဗ္ဗိမံ၊
 - ra. Pura Tibumisa : ring rahina Wrehaspati, Paing, wuku Tambir;
 - တ၊ ပုဂ္ဂဟသန္တိဂ္ဂမာဝဲဂ္ဂမာဝဲကမ္ဘာဂါဝိက္ခမပိကိ၊ ပုဗ္ဗိမံပုဗ္ဗိမံ၊
 - ka. Pura Gunung Lebah : ring rahina Coma, Kliwon, wuku Krulut.
 - က၊ ပုဂ္ဂဟသန္တိဂ္ဂမာဝဲဂ္ဂမာဝဲကမ္ဘာဂါဝိက္ခမပိကိ၊ ပုဗ္ဗိမံပုဗ္ဗိမံ။

(3) Paimargin panguci ring sowang-sowang kahyangan inucap ring ajeng, manut
 ၁၅၅၂ မင်္ဂလာဝိသုဒ္ဓါဝိ ဝိ ဂ္ဂမာဝဲ ဂ္ဂမာဝဲ ကမ္ဘာဂါဝိက္ခမပိကိ ဝိကိ၊ သန္တိ
 kecap sastra agama, sane kalaksanayang : kanista, madhyama, utama, manut
 နိမိတ္တန္တု ဝိကမ္ဘဝိဂ္ဂဟာသန္တိဂ္ဂမာဝဲဂ္ဂမာဝဲကမ္ဘာဂါဝိက္ခမပိကိ၊ သန္တိ
 kawentenanan krama, sane kaingkupin jeroning Pararem.

ကမ္ဘာဂါဝိက္ခမပိကိ၊ သန္တိဂ္ဂမာဝဲဂ္ဂမာဝဲကမ္ဘာဂါဝိက္ခမပိကိ။

Pawas 30

ပုဂ္ဂဟသန္တိဂ္ဂမာဝဲဂ္ဂမာဝဲကမ္ဘာဂါဝိက္ခမပိကိ

(1) Ring sowang-sowang pura inucap ring ajeng, patut kaadegang Pamangku
 ၁၅၅၃ ဝိ ဂ္ဂမာဝဲဂ္ဂမာဝဲ ပုဂ္ဂဟသန္တိဂ္ဂမာဝဲဂ္ဂမာဝဲကမ္ဘာဂါဝိက္ခမပိကိ၊ သန္တိ
 lan Panyade manut kabuatanipun.
 သန္တိဂ္ဂမာဝဲဂ္ဂမာဝဲကမ္ဘာဂါဝိက္ခမပိကိ။

(2) Pidabdabe ngadegang Pamangku, nganutin dudonan :

၁၅၅၄ ပိသန္တိဂ္ဂမာဝဲဂ္ဂမာဝဲကမ္ဘာဂါဝိက္ခမပိကိ၊ သန္တိ
 ha. ngwilang saking turunan utawi ngwaris;
 ဟ၊ ဝိသန္တိဂ္ဂမာဝဲဂ္ဂမာဝဲကမ္ဘာဂါဝိက္ခမပိကိ။

- na. malantaran nyanjan utawi nuhur ring pura sane karerehang Pamangku: ✓ 1
- ka. *ຍາຍະຄູາກາລິກາຕູກຸມເບີຄູ່ໜີ່ ມິ ປູກ ສາກສາຍຸບຸບຸລາ ບຍາດູ້*
- ca. malantaran kapilih antuk Krama Desa.
- sa. *ຍາຍະຄູາກຸສຸປິນິຸ ມາຄູ່ຄູ່ຍາຍະຄູ່*

(3) Sang tan wenang kaadegang dados Pamangku, luwire :

໑໘໓ ມິ ທາຊີລີ່ ສາຍະຄູ່ເກີ່ ທາຍາສາຍະຄູ່ສູ່ຍິງກະ

ha. cedangga, luwire : peceng, perot, cungi, lan sapanunggilannya;

໑໘໔ ກສາຍາຍະຄູ່ສູ່ຍິງກະ ກຸບາລີ ກຸບາກາທາຍິ ສູ່ຍິງກະ ກຸບາຍະຄູ່ຍິງກະ ກຸບາຍະຄູ່ຍິງກະ
mawit saking wahu embas;

ຍິງກະ ກຸບາຍະຄູ່ຍິງກະ

na. sapasira ugi sane nenten kapatutang manut Pararem;

ka. *ສາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ*

ca. nandang sakit ila, ayan, buduh, miwah pinungkan sane tan keneng

sa. ກຸບາ ສາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ
tinamban.

ທິງກະ ສາຍະຄູ່ຍິງກະ

ra. sang maderbe parilaksana nenten becik.

ກ໑ ມິ ຍາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ

ka. sang tan uning ring sastra.

ສ໑ ມິ ທາຊີລີ່ ມິ ທາຊີລີ່

(4) Prabea Kapamangkuan :

໑໘໕ ປູກກາຍະຄູ່ ສາຍະຄູ່ຍິງກະ :

ha. prabean upacara/upacara adiksa widhi utawi ngwintenang Pamangku.

໑໘໖ ປູກກາຍະຄູ່ຍິງກະ/ກຸບາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ
lan Panyade kamedalin miwah kalasanayang antuk Krama Desa;

ສາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ

na. prabean upacara/upacara ngwintenang Pamangku ring Tugu Bale Banjar.

ka. ປູກກາຍະຄູ່ຍິງກະ/ກຸບາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ
kamedalin miwah kalaksanayang olih Krama Banjar;

ສາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ ສາຍະຄູ່ຍິງກະ

໑໘໖

*prabea de
pamangkuan.*

- na. luput pakaryan miwah reraimon;
- ka. လှပပျော့ဆွယ်သော အိမ်ရာ အဆောက်အအုံ။
- ca. polih apahtigan sarin canang. rikala wenten aci ring pura
- sa. ဂုဏ်သိက္ခာပေးရန် အတွက် အိမ်ရာ အဆောက်အအုံကို ပြုစု
sane kaemponin;
ဆရာတော်အိမ်ရာအဆောက်အအုံ။
- ra. luput saluwiring prabean wewangunan ring Kahyangan Tiga.
- ka. လှပပျော့ဆွယ်သော ပြုစုထားသော အိမ်ရာအဆောက်အအုံကို ကိစ္စပျော်ရွှင်စေ။

✶

Pawos 33

ပုဂံမာပေါ်ဗွေဗွေ

(1) Pamangku kagentosin, riantukan :

၁၈၈။ ပမာဏ္ဍိ ကျွမ်းကျင်မှုကို ပြသရန်အတွက်

ha. seda;

sa. ဂုဏ်သိက္ခာ။

na. pinunas ngraga, menawi kageringan lan sapanunggilannya;

ka. ပိန္နဲပင်ကို ဝါးပင်နှင့် ချိတ်ဆက်၍ အိမ်ရာအဆောက်အအုံကို

ca. kawusanang antuk Krama. riantukan nifar sesanan Pamangku.

sa. ကျွမ်းကျင်မှုကို ပြသရန်အတွက် ကျွမ်းကျင်မှုကို ပြသရန်အတွက်။

(2) Wates ngentosin sinalih tunggil Pamangku Kahyangan Desa sane seda, inggih

၁၈၉။ ပမာဏ္ဍိ ကျွမ်းကျင်မှုကို ပြသရန်အတွက် ပမာဏ္ဍိ ကျွမ်းကျင်မှုကို ပြသရန်အတွက်။

punika : ri sampun wusan kacuntakanipun.

ပုဂံမာ : ကိစ္စပျော်ရွှင်စေရန်အတွက်။

(3) Tatacarane ngadegang miwah ngentosin Pamangku, kasulurang manut Pararem.

၁၉၀။ အဖွဲ့ဝင်များအား ဝါးပင်ကို ချိတ်ဆက်၍ အိမ်ရာအဆောက်အအုံကို ပြုစုရန်အတွက်။

Pawos 34

ပုဂံမာပေါ်ဗွေဗွေ

(2) Tata busanane ngranjing ka pura, kasulurang manut Pararem.

1၂၅၁ အေအေမေမေက ပြန်ကြိ အမှတ်၊ အမှတ်၊ အမှတ်၊ အမှတ်၊ အမှတ်၊ အမှတ်။

(3) Pratingkahe tan wenang ring Pura, luwire :

1၂၅၂ ပျက်စီးမှုပေး အကြောင်းကို ပျက်စီးမှုပေး

ha. masumpah utawi macoran, sajawaning wit saking pituduh Prajuru Desa;

ဟ၁၊ မေမေမေမေ ဟုမမိ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ ပျက်စီးမှုပေး၊ ပျက်စီးမှုပေး၊

na. ngamedalang wak purusya utawi wak capala;

န၁၊ ကမိမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ

ca. mabanyu, makoratan, masesenengan, makolem dados asiki lanang

ခ၁၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ

wadon, nyangsang busana sajawaning kantun rare;
မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ

ra. ngias raga minakadi menahang wastra, menahang pusungan lan sakancan

က၁၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ

punika, sajawaning sang sulinggih miwah pinandita.
ပျက်စီးမှုပေး၊ မေမေမေမေ၊ မေ မေမေမေမေ၊ မေမေ မေမေမေမေ

ka. ajejuden.

ခ၁၊ မေမေမေမေ။

(4) Sewosan ring Pamangku tan kalugra munggah tedun ring palinggih-palinggih,

1၂၅၃ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ

sajawaning wit saking pituduh Prajuru Desa.

မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ

(5) Sang mamurug kecape ring ajeng, wenang keni danda, manut pamutus Pararem.

1၂၅၄ မေ မေမေမေမေ၊ မေမေမေမေ မေ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ။

(I) Yan wenten jadmā karawuhan ring Pura boya saking nyanjan tur ngawinang

1၂၅၅ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ၊ မေမေမေမေ

kramane biapara, wenang keni dewa danda lan artha danda, manut Pararem.

(4) Sang sulinggih wenang polih leluputan ayahan miwah peson-peson.

181) *Si sulinggih bilih gawonipun ngupat desa utawi miwah peson-peson.*

Pawos 37

Ngaturake Sajeroning Muput Yajnya

(1) Sajeroning muput yajnya, sang sulinggih patut ngutamayang muput yajnya ring

181) *Si sulinggih bilih gawonipun ngupat desa utawi miwah peson-peson.*
wewengkon Desa Pakraman Nyatnyatan, sasampune puput, wahu muput yajnya
bilih ngaturake sajeroning muput yajnya, sasampune puput, wahu muput yajnya
ring wewengkon desa tiosan utawi ka dura desa.

Si sulinggih bilih gawonipun ngupat desa utawi miwah peson-peson.

(2) Krama Desane patut sareng ngawas lan nitenin katuntun antuk Prajuru,

181) *Si sulinggih bilih gawonipun ngupat desa utawi miwah peson-peson.*
sugeng gawonipun ngaturake sajeroning muput yajnya, sasampune puput, wahu muput yajnya
mangda sahanan yajnya sane kalaksanayang olih sowang-sowang Krama Desa,
bilih ngaturake sajeroning muput yajnya, sasampune puput, wahu muput yajnya
kapuput olih sulinggih utawi pinandita, manut kawenangannya sowang-sowang.
Si sulinggih bilih gawonipun ngupat desa utawi miwah peson-peson.

Palet 3 Indik Pitra Yajnya.

Ngaturake Sajeroning Muput Yajnya

Pawos 38

Ngaturake Sajeroning Muput Yajnya

(1) Desa Pakraman Nyatnyatan, patut sareng nyanggra yan wenten similih tunggal

181) *Si sulinggih bilih gawonipun ngupat desa utawi miwah peson-peson.*
gawonipun ngaturake sajeroning muput yajnya, sasampune puput, wahu muput yajnya
krama banjar sane nglaksanayang upacara Pitra Yajnya.

Si sulinggih bilih gawonipun ngupat desa utawi miwah peson-peson.

(2) Tatacara panyanggrane inueap ring ajeng, kasulurung manut Pararem.

181) *Si sulinggih bilih gawonipun ngupat desa utawi miwah peson-peson.*
ngaturake sajeroning muput yajnya, sasampune puput, wahu muput yajnya

(3) Dudonan pamargin Pitra Yajnya :

181) *Si sulinggih bilih gawonipun ngupat desa utawi miwah peson-peson.*
ngaturake sajeroning muput yajnya, sasampune puput, wahu muput yajnya

- ha. majalaran mendem utawi ngeseng, pinaka cihna makingsan ring prethiwi
- ဟ။ မာလာရား မြစ်ရေကန် ဟူ၍ မိမိ၊ ပိသားမိဗွှာ မာရ်ကန်ကိဗွှာမိ
utawi makingsan ring geni, pinaka dharana antos nuputupang prabea;
- ဟူ၍မာရ်ကန်ကိဗွှာမိပိသား မာကား မာရ်ကန်မိဗွှာပိ မာကားမိ
- na. majalaran upacara pangabenan utawi palebon;
- န။ မာလာရ်ကန်မိဗွှာပိ မာကားမိဗွှာမိ မာကားမိ
- ca. riwusan ngaben, patut kalanturang malih antuk upacara atma wedana
- စ။ ကိဗွှာမိဗွှာမိဗွှာမိ မာရ်ကန်မိဗွှာမိ မာရ်ကန်မိဗွှာမိ
miwah nglinggihang Dewa Pitara.
မိဗွှာ မိဗွှာမိ ဂဟာမိဗွှာမိ

Pawos 39

မာလာရ်ကန်မိဗွှာမိ

- (1) Sinalih tunggil krama sane kalayusekaran/atiwa-tiwa, mangda masadolé
- ၂၃၅။ မိဗွှာမိဗွှာမိဗွှာမိ မာရ်ကန်မိဗွှာမိ/မာရ်ကန်မိဗွှာမိ/မာရ်ကန်မိဗွှာမိ
ring Prajuru.
ကိ ဗွှာမိဗွှာမိ
- (2) Swadhannan Krama Banjar salanturnya :
- ၂၃၆။ မွှာမိဗွှာမိ မာရ်ကန်မိဗွှာမိဗွှာမိ :
ha. Kelihan Adat patut maritatas song kadulhikitan, napike pacang kapendem,
ဟ။ မိဗွှာမိဗွှာမိဗွှာမိဗွှာမိမာရ်ကန်မိဗွှာမိဗွှာမိ/မာရ်ကန်မိဗွှာမိဗွှာမိ
makingsan ring geni, utawi lantur kaabenang, karihinin antuk nepak
မာရ်ကန်မိဗွှာမိ မာရ်ကန်မိဗွှာမိဗွှာမိဗွှာမိမာရ်ကန်မိဗွှာမိ
kukul tigang tuludan lambat, maka cilina kalayusekaran;
မာရ်ကန်မိဗွှာမိဗွှာမိဗွှာမိဗွှာမိမာရ်ကန်မိဗွှာမိဗွှာမိ
- na. Prade kapendem, raris kakaryanang upakara pependeman sakadi patute;
- န။ မာရ်ကန်မိဗွှာမိဗွှာမိဗွှာမိဗွှာမိဗွှာမိဗွှာမိဗွှာမိဗွှာမိဗွှာမိ
- ca. Panyanggran Krama Banjar salanturnya, manut sakadi sane sampun
- စ။ မာရ်ကန်မိဗွှာမိ မာရ်ကန်မိဗွှာမိဗွှာမိ မာရ်ကန်မိဗွှာမိဗွှာမိဗွှာမိ

kaunggahang jeroning Pararem, jantos pependemane puput:

ສາບູຮູນ ຈິງກາລີ ບາບຸຢາ ໂຄງຊາສາມບໍ່ຂີ້ ອາກບູຮູນ

ra. Prade makingsan ring geni, panyanggran Krama Banjar salanturnya,

ກາ ປຸງທ ອາລິງມາລີ ຈິງກາລີ ບາບຸຢາ ສຽງ ສາມບໍ່ຂີ້ ອາກ

manut kadi daging Pararem, jantos pamargin upacaraane puput:

ອາລິງມາລີ ຈິງກາລີ ບາບຸຢາ ໂຄງຊາສາມບໍ່ຂີ້ ອາກບູຮູນ

ka. Prade kaabenang, panyanggran Krama Banjar salanturnya, manut kadi

ສາ ປຸງທ ສາບູຮູນ ຈິງກາລີ ບາບຸຢາ ສຽງ ສາມບໍ່ຂີ້ ອາກ ອາລິງມາລີ

daging Pararem, jantos pamargin upacaraane puput.

ຊາບູຮູນ ຈິງກາລີ ບາບຸຢາ ໂຄງຊາສາມບໍ່ຂີ້ ອາກບູຮູນ

(3) Tan kalugra nginepang bangbang. →

໑໘ ອາລິງມາລີ ຈິງກາລີ ບາບຸຢາ

(4) Desane maweh galah ring sang kalayusekaran sajeroning pitung rahina kengit

໑໑ ງາທາກອາກບູຮູນ ຈິງກາລີ ບາບຸຢາ ສຽງ ສາມບໍ່ຂີ້ ອາກ ອາລິງມາລີ

atiwa-tiwa, sajawaning wenten kabuatan tiyos saking sang yajamana.

ອາລິງມາລີ ຈິງກາລີ ບາບຸຢາ ໂຄງຊາສາມບໍ່ຂີ້ ອາກບູຮູນ

(5) Larangan pependeman miwah palebon ring wewengkon Desa Pakraman

໑໑ ສາບູຮູນ ຈິງກາລີ ບາບຸຢາ ໂຄງຊາສາມບໍ່ຂີ້ ອາກບູຮູນ

Nyatnyatan, kaunggahang jeroning Pararem.

ອາລິງມາລີ ຈິງກາລີ ບາບຸຢາ

(6) Prade wenten kalayusekaran rikala piodalan ring Kahyangan Desa, kengit

໑໑ ປຸງທ ງາທາກອາກບູຮູນ ຈິງກາລີ ບາບຸຢາ ສຽງ ສາມບໍ່ຂີ້ ອາກ ອາລິງມາລີ

mendem tan pasadok, tur patut ngrereh galah mamargi rikala wengi

ອາລິງມາລີ ຈິງກາລີ ບາບຸຢາ ໂຄງຊາສາມບໍ່ຂີ້ ອາກບູຮູນ

Pawos 40

ບາບຸຢາ 1301

Pamendeman

ບໍ່ຂີ້ ອາກ

1301

independent
Ruang Desa

(1) Sapasira ugi Krama Desa sane mapakarsa jagi mendem sawa, patut polih panugra
1331 សបសិរាហូរិក្រមាធរសាគមេសាសាមេវេវិមិគ្គិម្ពស្រុកសាសិរុបត្រា
han saking Prajuru Desa Pakraman.

សេត្រាសិប្បក្រាធរសាគមេសាគិ

(2) Pamendem sawa patut nganutin larangan-larangan sane kamanggcaling ring
1341 បមិគ្គិម្ពស្រុកសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រា
wewengkon Desa Pakraman Nyatnyatan.

បមិក្រាធរសាគមេសាគិកាធរសាគិ

(3) ha. Sawan rare sane durung mayusa tigang sasih patut kapendem pramangke

1351 ហា ធរសាគមេសាគិសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រា
tan ngétang larangan;

ចេត្រាសាសិរុបត្រា

na. Yan prade wenten Krama Banjar sane jagi mendem sawa pramangke,

គា សាគមេសាគិសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រា
patut kalaksanayang rikala wengi, pamarginé sesingidan tur makta sundih.
បមិក្រាធរសាគមេសាគិសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រា

(4) ha. Sapasira ugi Krama Banjar sane jagi mendem sawa, tan kalugra nginepang

1361 ហា សបសិរាហូរិក្រមាធរសាគមេសាសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រា
bangbang; ៥

ក្រាធរសាគិ

na. Sang mamurug kecape ring ajeng, wenang kasisipang tur patut ngwentenang

គា សាសិរុបត្រាសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រា
aci ring setra nganutin dresta.

សាសិរុបត្រាសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រា

(5) ha. Sajeroning wewengkon Desa Pakraman Nyatnyatan, yaning jagi mendem

1371 ហា សាសិរុបត្រាសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រា
sawa lintangan ring adiri ring setra tunggil, sane nampakan ring setra patut
ធរសាគមេសាគិសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រា
mamargi rihinan, rehaing manut lontar Yama Purwana Tatwa, sang mamu
សាសិរុបត្រាសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រាសាសិរុបត្រា

rug kecape ring ajeng kabawos nglangkar watang:

နိယုပဂိတဂါနာဘုဝါသါဣန္ဒြိယမိ

na. Sapunika taler indik pamargin palebon utawi pangabenan.

၈၁ မပူရိသဗျူမိန္ဒြိယမိသံဝါနာဣန္ဒြိယမိပတဂါနာနိ

(6) Tan kalugra mendem sawa nglemengang ring setra tunggil, kawasianin makirim

၂၆၁ ဗန္ဓုပူဣန္ဒြိယမိဣန္ဒြိယမိတံဂါနာဗျူမိန္ဒြိယမိပတဂါနာနိ

wangké, patut maselat kalih rahina.

မတုဣန္ဒြိယမိပတဂါနာနိ

(7) Sajawaning ring sema/setra/tunon, nenten kalugra mendem utawi ngeseng sawa

၂၇၁ မဝေလိဂိလိမ/ဂမဗျူမိန္ဒြိယမိ/ဂမဗျူမိန္ဒြိယမိ/ဂမဗျူမိန္ဒြိယမိ

ring genah sewosan sajawaning sulinggih, yan tan polih panugarahan saking

ဂိတဂါနာဘုဝါသါဣန္ဒြိယမိဣန္ဒြိယမိဣန္ဒြိယမိဣန္ဒြိယမိ

Prajuru Desa Pakraman.

ပုဣန္ဒြိယမိပတဂါနာနိ

(8) Jadina tamiu/panumpang, sang wusan/kawusanang makrama banjar/desa, miwah

၂၈၁ ဣန္ဒြိယမိ/ဣန္ဒြိယမိ/ဣန္ဒြိယမိ/ဣန္ဒြိယမိ/ဣန္ဒြိယမိ/ဣန္ဒြိယမိ

jadina siyosan sane magama Hindu sane magenah ring wewengkon Desa Pakra-

မတုဣန္ဒြိယမိပတဂါနာနိဣန္ဒြိယမိဣန္ဒြိယမိဣန္ဒြိယမိဣန္ဒြိယမိ

man Nyatnyatan, kalugra mendem sawa utawi ngaben ring setra sane wenten ring

ဣန္ဒြိယမိဣန္ဒြိယမိဣန္ဒြိယမိဣန္ဒြိယမိဣန္ဒြိယမိဣန္ဒြိယမိ

wewidangan Desa Pakraman Nyatnyatan, yaning arsa nahur panukun setra,

မဝေလိဂိလိမ/ဣန္ဒြိယမိ/ဣန္ဒြိယမိ/ဣန္ဒြိယမိ/ဣန္ဒြိယမိ/ဣန္ဒြိယမိ

sane ageng alitipun kasulurang manut Pararem.

မတုဣန္ဒြိယမိပတဂါနာနိဣန္ဒြိယမိဣန္ဒြိယမိဣန္ဒြိယမိဣန္ဒြိယမိ

Pawos 41

မတုဣန္ဒြိယမိပတဂါနာနိ

Pangabenan

မတုဣန္ဒြိယမိပတဂါနာနိ

(1) Sapasira ugi pacang ngaben patut masadok ring Prajuru Banjar/Bendesa Adat.

၂၉၁ မဝေလိဂိလိမ/ဣန္ဒြိယမိ/ဣန္ဒြိယမိ/ဣန္ဒြိယမိ/ဣန္ဒြိယမိ/ဣန္ဒြိယမိ

(2) Sawan jadmā sane pademnya sinanggeli tan sarèh :

၁၉၁ ။ နေပညာသုတေသနအဖွဲ့၏ အဖွဲ့ဝင်များက နေပညာသုတေသနအဖွဲ့၏ အဖွဲ့ဝင်များက

ha. Patut kagenahang ring paumahanipun, tan dados kagenahang diwangan.

၁၈၂ ပဏ္ဍိတကလေးကိုပေးပို့ပေးရန်အတွက်၊ အဖွဲ့ဝင်များက အဖွဲ့ဝင်များက

na. Indik upakara/upacara, patut kawewehin banten panebusan/pangulapan

၁၈၃ နေပညာသုတေသနအဖွဲ့ဝင်များက အဖွဲ့ဝင်များက အဖွဲ့ဝင်များက

ring genah ipunc padem utawi ring margi miwah ring cangkem setra.

ကိုကလေးကိုပေးပို့ပေးရန်အတွက်၊ အဖွဲ့ဝင်များက အဖွဲ့ဝင်များက

ca. Pangadeg sane kaulapin punika kasikiang ring sawanipun sadaweg

၁၈၄ ပဏ္ဍိတကလေးကိုပေးပို့ပေးရန်အတွက်၊ အဖွဲ့ဝင်များက အဖွဲ့ဝင်များက

kapendem/makingsan ring geni/kaaben.

နေပညာသုတေသနအဖွဲ့ဝင်များက အဖွဲ့ဝင်များက အဖွဲ့ဝင်များက

(3) Sapasira ugi tan kalugra malebu/mapendem, nemonin rabina :

၁၉၂ ။ နေပညာသုတေသနအဖွဲ့ဝင်များက အဖွဲ့ဝင်များက အဖွဲ့ဝင်များက

ha. Patirthan ring Kahyangan Tigo/Kahyangan Banjar/Desa Pakraman

၁၈၅ နေပညာသုတေသနအဖွဲ့ဝင်များက အဖွဲ့ဝင်များက အဖွဲ့ဝင်များက

Nyatnyatan.

နေပညာသုတေသနအဖွဲ့ဝင်များက အဖွဲ့ဝင်များက အဖွဲ့ဝင်များက

na. Pasah, Anggarakasih, Buda Wage, Buda Kliwon, Wrehaspati Kliwon,

၁၈၆ နေပညာသုတေသနအဖွဲ့ဝင်များက အဖွဲ့ဝင်များက အဖွဲ့ဝင်များက

miwah Tumpok.

နေပညာသုတေသနအဖွဲ့ဝင်များက အဖွဲ့ဝင်များက အဖွဲ့ဝင်များက

ca. Purnama, Tilem lan Prawani.

၁၈၇ နေပညာသုတေသနအဖွဲ့ဝင်များက အဖွဲ့ဝင်များက အဖွဲ့ဝင်များက

ra. Semut Sedulur, Kala Gotongan lan Titi Buwuk.

၁၈၈ နေပညာသုတေသနအဖွဲ့ဝင်များက အဖွဲ့ဝင်များက အဖွဲ့ဝင်များက

(4) Bacakan yusan jadmā sane patut lan tan patut kaaben :

၁၉၃ ။ နေပညာသုတေသနအဖွဲ့ဝင်များက အဖွဲ့ဝင်များက အဖွဲ့ဝင်များက

ha. Sawan rare sadurung mayusa tigang sasih tan patut kaaben, patut kapendem

၁၈၉ နေပညာသုတေသနအဖွဲ့ဝင်များက အဖွဲ့ဝင်များက အဖွဲ့ဝင်များက

jantos katiwakin tirtha prayascita;

ក្បួនស្តីអំពីប្រយោជន៍ ប្រយោជន៍

ka. Pawiwahan, cuntakannya jantos sampun makala-kalaan;

គា) បរិបាសាស្ត្រសុត្តន្ត ក្បួនស្តីអំពីប្រយោជន៍ស្រុកស្រាវជ្រាវ

da. Gamia gamana, cuntakannya ngantos sampun kapalasang, karuntutin

ឃា) ក្បួនស្តីអំពី សុត្តន្ត ក្បួនស្តីអំពីប្រយោជន៍ស្រុកស្រាវជ្រាវ

antuk mrayascita sikian, Desa Pakraman miwah Kahyangan Desa;

សុត្តន្តស្តីអំពីប្រយោជន៍ស្រុកស្រាវជ្រាវ សុត្តន្តស្តីអំពីប្រយោជន៍ស្រុកស្រាវជ្រាវ

ta. Salah timpal, cuntakannya kapuputang manut kecap sastra agama

ឃា) សរុបអំពីស្រុកស្រាវជ្រាវ សុត្តន្តស្តីអំពីប្រយោជន៍ស្រុកស្រាវជ្រាវ

miwah drestan desa;

ស្រុកស្រាវជ្រាវ

sa. Anak istri mobot malantaran lokika sanggraha kandugi nenten katiwakin

ឃា) សុត្តន្តស្តីអំពីប្រយោជន៍ស្រុកស្រាវជ្រាវ សុត្តន្តស្តីអំពីប្រយោជន៍ស្រុកស្រាវជ្រាវ

upakara/upacara pabiakawonan, cuntakannya, ngantos katiwakin

ប្រយោជន៍ស្រុកស្រាវជ្រាវ/ប្រយោជន៍ស្រុកស្រាវជ្រាវ សុត្តន្តស្តីអំពីប្រយោជន៍ស្រុកស្រាវជ្រាវ

upakara/upacara pabiakawonan.

ប្រយោជន៍ស្រុកស្រាវជ្រាវ/ប្រយោជន៍ស្រុកស្រាវជ្រាវ

wa. Anak istri ngembasang putra malantaran lokika sanggraha kandugi pocak

ឃា) សុត្តន្តស្តីអំពីប្រយោជន៍ស្រុកស្រាវជ្រាវ សុត្តន្តស្តីអំពីប្រយោជន៍ស្រុកស្រាវជ្រាវ

nenten katiwakin upakara/upacara pabiakawonan miwah widhi widhana,

ក្បួនស្តីអំពីប្រយោជន៍ស្រុកស្រាវជ្រាវ/ប្រយោជន៍ស្រុកស្រាវជ្រាវ មិមិ មិមិ

cuntakannya, ngantos wnten meras anake alit, karuntutin antuk upakara/

សុត្តន្តស្តីអំពីប្រយោជន៍ស្រុកស្រាវជ្រាវ ក្បួនស្តីអំពីប្រយោជន៍ស្រុកស្រាវជ្រាវ

upacara manut kecap sastra agama.

ប្រយោជន៍ស្រុកស្រាវជ្រាវ/ប្រយោជន៍ស្រុកស្រាវជ្រាវ

la. Sad atatayi, cuntakannya jantos sampun mrayascita sikian miwah

ឃា) បរិបាសាស្ត្រសុត្តន្ត ក្បួនស្តីអំពីប្រយោជន៍ស្រុកស្រាវជ្រាវ

ngeschin prawreti.

ក្បួនស្តីអំពីប្រយោជន៍ស្រុកស្រាវជ្រាវ

ma. Mamitra ngalang, cuntakannya jantos katiwakin upacara pabiakawonan.

ဃ၊ ဝါပိဗြ ဂၢဝဲ၊ သုန္ဒကန္တ ဂၢန္တုပုဗ္ဗိဝါစိဗ္ဗယဘဝပဗျာဓိကၢကါ။

(6) Cuntaka kalayusekaran/kapademan :

၁၄၁ သုန္ဒက ကာလယုဗ္ဗိကၢကါ/ကာလဝါစိ =

ha. Kapendem, cuntakannya :

ဃ၊ ကာလဝါစိ၊ သုန္ဒကန္တ =

1). Cuntaka ka Desa, laminipun tigang rahina ngawit saking wusan

ဃ၊ သုန္ဒက ကၢကါဃ၊ ဝါပိဗြပုဗ္ဗိဝါ ကၢကါ ကာလဝါစိ ဗုသကါ
mendem, jantos maprayascita utawi masepuh;

ဝါစိ၊ ဂၢန္တုပုဗ္ဗိဝါ ဗုသကါ ဝါပိဗြ

2). Kulawargannya sajeroning pakarangan, manut dresta.

ဃ၊ ကၢလဝါစိ၊ သုန္ဒကန္တ ဝါပိဗြပုဗ္ဗိဝါ ဝါပိဗြ

na. Kaabenang, cuntakannya :

ဃ၊ ကာလဝါစိ၊ သုန္ဒကန္တ =

1). Cuntaka ka Desa, manut dresta sane kapikukuh antuk Pararem;

ဃ၊ သုန္ဒက ကၢကါဃ၊ ဝါပိဗြပုဗ္ဗိဝါ သုန္ဒကန္တ ဝါပိဗြပုဗ္ဗိဝါ

2). Cuntakan sang nyambut karya Pitra Yajnya, manut dresta sane

ဃ၊ သုန္ဒကန္တ ဝါပိဗြပုဗ္ဗိဝါ သုန္ဒကန္တ ဝါပိဗြပုဗ္ဗိဝါ ဝါပိဗြပုဗ္ဗိဝါ သုန္ဒက
kapikukuh antuk Pararem.

သုန္ဒကန္တ ဝါပိဗြပုဗ္ဗိဝါ။

(7) Sang katiben cuntaka, luwire :

၁၄၂ သိ ကာလဝါစိ၊ သုန္ဒကန္တ ဝါပိဗြပုဗ္ဗိဝါ =

ha. Kalayusekaran, sane cuntaka :

ဃ၊ ကာလယုဗ္ဗိကၢကါ၊ သုန္ဒကန္တ =

1). sang kalayusekaran;

ဃ၊ သိ ကာလယုဗ္ဗိကၢကါ၊

2). kulawargannya;

ဃ၊ ကၢလဝါစိ။

wa. Anak istri ngembasang putra malantaran lokika sanggraha kandugi pecak
၁၂၂၂ ဟေအ်နီဗျီ ဂီဗျီသဲ ပုဗျာယလေဗျာကုန္တုအိဗျာဟေအ်ကုဗျာပိဗျာ
nenten katiwakin upakara/upacara pabiakawonan miwah widhi widhana,
၇ကုန္တုအိဗျာပိဗျာပကက/ဂူပဗာကပဗျာကုဗျာအိဗျာပိဗျာသဲ
sane cuntaka ၁၂

- မၢကုဗျာကုန္တုအိဗျာ =
- 1). sang ngembasang putra;
 ၁၂၂၂ သဲ ဂီဗျီသဲ ပုဗျာ
 - 2). putrane sane kaembasang;
 ၁၂၂၂ ပုဗျာကုဗျာကုန္တုအိဗျာသဲ

la. Mamitra ngalang, sane cuntaka : sang nglaksanayang mamitra ngalang
၁၂၂၂ ဝေဗျာကုဗျာသဲ မၢကုဗျာကုန္တုအိဗျာ = သဲ ဂူကုဗျာသဲ ဝေဗျာကုဗျာ
punika.

ပုဗျာကုန္တုအိဗျာ

ma. Sad atatayi, sane cuntaka : sang nglaksanayang sad atatayi punika.
၁၂၂၂ မဟေအ်ဟေအ်သဲ မၢကုဗျာကုန္တုအိဗျာ = သဲ ဂူကုဗျာသဲ မဟေအ်ဟေအ်သဲ ပုဗျာကုန္တုအိဗျာ

(8) Sang tan keneng cuntaka, luwiro :

၁၂၂၂ သဲ ဟေအ်နီဗျာကုဗျာကုန္တုအိဗျာပုဗျာကုဗျာ =

ha. Sang Sulinggih;

၁၂၂၂ သဲ ပုဗျာကုဗျာကုန္တုအိဗျာ

na. Pamangku Kahyangan Tiga rikala piodalan tur sampun tigang rahina

၁၂၂၂ မဟေအ်ဟေအ်သဲ ဟေအ်နီဗျာကုဗျာကုန္တုအိဗျာပုဗျာကုဗျာကုန္တုအိဗျာပုဗျာကုဗျာကုန္တုအိဗျာ
ngayah ring pura sane kaemponin.

၁၂၂၂ ကုဗျာကုန္တုအိဗျာ ပုဗျာကုဗျာကုန္တုအိဗျာပုဗျာကုဗျာကုန္တုအိဗျာ

Pawos 47

မၢကုဗျာကုန္တုအိဗျာ

(1) Pamargin atiwa-tiwa utawi pangabenan, kalaksanayang mapagamel kecap

၁၂၂၂ မဟေအ်ဟေအ်သဲ ဟေအ်နီဗျာကုဗျာကုန္တုအိဗျာပုဗျာကုဗျာကုန္တုအိဗျာပုဗျာကုဗျာကုန္တုအိဗျာ

sastra agama miwah dresta.

កាស្ត្រូលកេរដិបទ យូម្យ

(2) Peputusan pangabenan, kasulurang manut Pararem.

១៧១ បេឡូសគាព្យកេរដិបទ យូម្យ ឧត្តរាមបូមី

(3) Pangingune ring Krama Banjar/Desa, kasulurang manut Pararem.

១៧២ បេឡូសគាព្យកេរដិបទ យូម្យ ឧត្តរាមបូមី

Palet 4 Indik Manusa Yajnya.

បេឡូសគាព្យកេរដិបទ យូម្យ

Pawos 48.

បេឡូសគាព្យកេរដិបទ

(1) Krama Banjar/Desa, patut sareng nyanggra miwah nitenin yan wenten sinalih

១៧៣ គ្រូម កេរដិបទ/យូម្យ បេឡូសគាព្យកេរដិបទ យូម្យ ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី

ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី

(2) Tatacara panyanggrane inucap ring ajeng kasulurang manut Pararem.

១៧៤ បេឡូសគាព្យកេរដិបទ យូម្យ ឧត្តរាមបូមី ឧត្តរាមបូមី

(3) Sang pacang nglaksanayang upacara Manusa Yajnya sane mahuat, mangda

១៧៥ សិ បេឡូសគាព្យកេរដិបទ យូម្យ ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី

ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី

(4) Manusa Yajnya inggih punika : upacara-upacara dharmaning kaluhuripan manusa,

១៧៦ ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី

ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី

(5) Upacara-upacara inucap ring ajeng kamargiang kanista, madhyama, utama,

១៧៧ ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី ឧត្តរាមបូមី

manut kecap sastra miwah dresta.

અક્ષરોંસપી કામ્પ્રુયેવઃ ક્રુમ્ ॥

Palet 5 Indik Bhuta Yajnya

બવુઓ ૧૭૧ બીજી કાલિ જુઓ યજ્ઞ ॥

Pawos 49

બગવાસી ૧૩૯૧

(1) Desa Pakraman Nyatnyatan, patut nyanggra pamargin Bhuta Yajnya, marep ring
૧૩૯૧ ગ્રામીણ પક્રમણ ન્યાતન્યાતન, પાતુત ન્યાંગ્રા પામર્ગિન ભુતા યજ્ઞયા, મારેપ રિંગ
kabupaten Desa Pakraman Nyatnyatan.

સામ્પ્રુયેવઃ ગ્રામીણ પક્રમણ ન્યાતન્યાતન ॥

(2) Pidabdab pamargin Bhuta Yajnya inucap ring ajeng, inapagamel kecap sastra
૧૩૯૧ પિદાબ્દાબ પામર્ગિન ભુતા યજ્ઞયા ઇનુકાપ રિંગ અજેંગ, ઇનાપાગામેલ કેકાપ સાસ્ત્રા
agama, kaanutang ring drestan Desa, sane kapikukuh antuk Pararem.

આગામી, કાનુતાંગ રિંગ દ્રેસ્ટાન ડેસા, સાને કાપિકુકુહ અંતુક પારારેમ.

(3) Krama Desa, patut sareng nyanggra yan wenten sinalili Krama sane
૧૩૯૧ ક્રામા ડેસા, પાતુત સારેંગ ન્યાંગ્રા યાન વેન્ટેન સિનાલિલી ક્રામા સાને

સુબ ગ્રામીણ પક્રમણ યાન વેન્ટેન સિનાલિલી ક્રામા સાને ન્યાંગ્રા યજ્ઞયા સને માબુઆ.

સુસામપાલે ગુપસાગ જુઓ યજ્ઞ સગલ ઇવુઓ ॥

(4) Sang pacang ngalaksanayang upacara Bhuta Yajnya sane mabuat.

૧૩૯૧ સંગ પાચાંગ ન્યાલક્ષાન્યાંગ ઉપાચારા ભુતા યજ્ઞયા સાને માબુઆ.
mangda masadok ring Prajuru.

અન્ન અસગનાસ્ત્રી પ્રજુરુ ॥

(5) Undagan Bhuta Yajnya, luwire :

૧૩૯૧ બુદ્યાગાનિ જુઓ યજ્ઞ યુધિગાન :

ha.	segehan;	na.	eka sata;	ca.	panca sata;
હા	સેજેહાન	ના	એકા સતા	સા	પાન્ચા સતા
ra.	panca sanak;	ka.	panca kelud;	da.	resi gana;
રા	પાન્ચા સનાક	કા	પાન્ચા કેલુડ	દા	રેસી ગાના
ra.	panca sanak;	ka.	panca kelud;	da.	resi gana;
રા	પાન્ચા સનાક	કા	પાન્ચા કેલુડ	દા	રેસી ગાના
ta.	walik sumpah;	sa.	labuh gentuh;	wa.	tawur agung;
તા	વાલિક સમ્પાહ	સા	લાબુહ ગેન્ટુહ	વા	તાવુર અગુંગ

၅၈) ဝဏိကျမ္ပယဒါမာ လက္ခက္ခိန္ဒြာ ဝါ ဖပ္ပေဟိန္ဒြာ
 la. panca bali krama; ma. eka dasa rudra.
 ၅၉) ဝဏ္ဏာကဏ္ဍိန္ဒြာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ။

- (6) Sajawaning tetibak Bhuta Yajnya sakadi inucap ring ajeng, sanangken wusan
- ၁၃၁) မာဏဝိဇာဏိဏ္ဍိယာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ မာဏဝိဇာဏိဏ္ဍိယာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ
 ngrateng taler patut nibakang yajnya sesa utawi banten saiban.
 ဝဏ္ဏာကဏ္ဍိန္ဒြာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ။

Pawos 50

ပုဂံဝါ ၅၀

- (1) Bhuta Yajnya marep ring kabuatan Desa Pakraman rawuhing carun sasih miwah
- ၁၃၂) မာဏဝိဇာဏိဏ္ဍိယာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ မာဏဝိဇာဏိဏ္ဍိယာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ
 sane lianan, kasulurang manut Pararem, minakadi :

မာဏဝိဇာဏိဏ္ဍိယာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ မာဏဝိဇာဏိဏ္ဍိယာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ
 ha. Sasih Kanem Panangluk Merana manut Pararem,

၁၃၃) ဝဏ္ဏာကဏ္ဍိန္ဒြာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ
 ring Prawanin Tilem Kapitu : Nyiwaratri;

၁၃၄) ဝဏ္ဏာကဏ္ဍိန္ဒြာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ
 na. Sasih Kasanga, ring Pura Desa lan kahayangan sami.

၁၃၅) ဝဏ္ဏာကဏ္ဍိန္ဒြာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ
 ka. ဝဏ္ဏာကဏ္ဍိန္ဒြာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ။

- (2) Indik dudonan Panyepian ring Desa Pakraman Nyatnyatan, inggih punika :

၁၃၆) မာဏဝိဇာဏိဏ္ဍိယာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ မာဏဝိဇာဏိဏ္ဍိယာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ
 Malasti, Pacaruan Tawur Kasanga, Panyepian miwan Ngembak Geni.

၁၃၇) မာဏဝိဇာဏိဏ္ဍိယာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ မာဏဝိဇာဏိဏ္ဍိယာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ
 မာဏဝိဇာဏိဏ္ဍိယာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ မာဏဝိဇာဏိဏ္ဍိယာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ။

- (3) Nangken warsa, rikalaning Tilem Kasanga, patut kalaksanayang Tawur Kasanga,

၁၃၈) မာဏဝိဇာဏိဏ္ဍိယာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ မာဏဝိဇာဏိဏ္ဍိယာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ
 kalanturang antuk Pangrupukan, pinaka cihna nyanggra pangrawuh Nawa Saka

၁၃၉) မာဏဝိဇာဏိဏ္ဍိယာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ မာဏဝိဇာဏိဏ္ဍိယာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ
 ကာဏဝိဇာဏိဏ္ဍိယာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ ကာဏဝိဇာဏိဏ္ဍိယာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ။

Warsa (Tahun Baru Saka) ring pananggal apisan Sasih Kadasa, sane kawastanin Nyepi.

၁၄၀) မာဏဝိဇာဏိဏ္ဍိယာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ မာဏဝိဇာဏိဏ္ဍိယာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ
 မာဏဝိဇာဏိဏ္ဍိယာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ မာဏဝိဇာဏိဏ္ဍိယာ ဝါ ဝဏ္ဏာကဏ္ဍိန္ဒြာ။

(4) Rikalaning Nyepi, sowang-sowang Krama Desa patut ngamargiang Catur Brata
131 វិភាសគឺ ក្របីប្រាសាច់ប្រាសាច់ គ្រូម ៗ ឯក មេត្តាមេត្តា ក្របីប្រាសាច់ សង្វែក្រូម
Panyepian, inggih punika :

បក្របីប្រាសាច់ មេត្តាមេត្តា :

ha. amati geni : tan kengin maapi-api;

ហា មេត្តាមេត្តាគឺ : មេត្តាមេត្តាមេត្តាមេត្តា

na. amati karya : tan kengin nyambut karya;

ណា មេត្តាមេត្តាគឺ : មេត្តាមេត្តាគឺក្របីប្រាសាច់

ca. amati lelangwan : tan kengin maoneng-onengan, ngwijilang suara

សា មេត្តាមេត្តាគឺ : មេត្តាមេត្តាគឺក្របីប្រាសាច់ មេត្តាមេត្តាគឺ មេត្តាមេត្តាគឺ
ghora, nabuh gegambelan, lan sakancannya;

ៗ ឯក មេត្តាមេត្តា មេត្តាមេត្តា មេត្តាមេត្តា មេត្តាមេត្តា

ra. amati lelungan : tan kengin malelungayan mrika-mriki.

រា មេត្តាមេត្តាគឺ : មេត្តាមេត្តាគឺក្របីប្រាសាច់ មេត្តាមេត្តាគឺ

(5) Catur Brata Panyepian punika kamargiang saking semeng jantos benjangne
131 សង្វែក្រូម បក្របីប្រាសាច់ គឺសង្វែក្រូម មេត្តា មេត្តា មេត្តា មេត្តា មេត្តា មេត្តា
ngedas rahina.

ក៏ដោយមេត្តា

(6) Mangda pamargin Catur Brata Panyepian punika trepti, patut katilikin antuk
131 មេត្តា មេត្តាមេត្តាគឺ សង្វែក្រូម បក្របីប្រាសាច់ មេត្តាមេត្តា មេត្តាមេត្តា មេត្តាមេត្តា មេត្តាមេត្តា
tetelik Desa sane kawastanin Pacalang Desa, tur sang mamurug patut katiwakin
មេត្តាមេត្តាគឺ ស្រុក គឺបក្របីប្រាសាច់ មេត្តាមេត្តាគឺ ស្រុក មេត្តាមេត្តាគឺ
pamidanda, sane kasulurang manut Pararem.

មេត្តាមេត្តា មេត្តាមេត្តាគឺ មេត្តាមេត្តាគឺ

(7) Benjangne ring pananggal ping kalih Sasih Kadasa, kawastanin Ngembak Geni;
131 ៗ ឯក មេត្តាមេត្តាគឺ មេត្តាមេត្តាគឺ មេត្តាមេត្តាគឺ មេត្តាមេត្តាគឺ មេត្តាមេត្តាគឺ
sowang-sowang krama patut saling ngaksamayang sane kawstanin Dharina Santi.
ៗ ឯក ៗ ឯក គ្រូម មេត្តាមេត្តាគឺ មេត្តាមេត្តាគឺ ស្រុក មេត្តាមេត្តាគឺ មេត្តាមេត្តាគឺ

(8) Brata Panyepian kengin tan kamargiang olih sang ngarsayang manut kabuatan,
131 គ្រូម បក្របីប្រាសាច់ មេត្តាមេត្តាគឺ មេត្តាមេត្តាគឺ មេត្តាមេត្តាគឺ មេត្តាមេត្តាគឺ

yaning sampun polih panugrahan saking Bendesa Adat.

မင်္ဂလာသက္ကရာဇ် ၁၂၅၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ ဝမ်းသာစွာ ဖြစ်ပါစေ။

(9) Bendesa Adat jagi micayang likita pamastika manut kabuatanipun; sang ngarsa-

၁၆၁ ကာဂန္ထဝေဒယဇ္ဇာဇိ စိန္တဝိသိန္ဓိတပပဗ္ဗိကမာရုဇ္ဇာက္ခမာနိပုဏ္ဏိ၊ မိလိယဝံ

yang kenil beya, ageng alitipun manut Pararem.

နိရိက္ခမာယ၊ ဝေဒယဇ္ဇာဇိ စိန္တဝိသိန္ဓိပုဏ္ဏိ၊ မာရုဇ္ဇာမာရုဇ္ဇာဗိ။

PANCAMAS SARGAH

မက္ခရာဇသက္ကရာဇ် ၁၂၅၂

SUKERTAN TATA PAWONGAN

မက္ခရာဇသက္ကရာဇ် ၁၂၅၂

Palet I Indik Pawiwahan

မက္ခရာဇသက္ကရာဇ် ၁၂၅၂ ဝမ်းသာစွာ ဖြစ်ပါစေ။

Pawos 51

မက္ခရာဇသက္ကရာဇ် ၁၂၅၂

(1) Pawiwahan, inggih punika pakilit jaba-jero panataraning purusa-pradhana

၁၆၂ မိလိယဝံ မိလိယဝံ မိလိယဝံ မိလိယဝံ မိလိယဝံ မိလိယဝံ မိလိယဝံ မိလိယဝံ

pinaka dampati, sane matetujon ngwangun kulawarga bagia lan langgeng

မိလိယဝံ မိလိယဝံ မိလိယဝံ မိလိယဝံ မိလိယဝံ မိလိယဝံ မိလိယဝံ မိလိယဝံ

mapagamel sradhan kayun ring Ida Sang Hyang Widhi/ Sang Hyang Tunggal.

မိလိယဝံ မိလိယဝံ မိလိယဝံ မိလိယဝံ မိလိယဝံ မိလိယဝံ မိလိယဝံ မိလိယဝံ

(2) Panglaksanaan Pawiwahan, mawit saking :

၁၆၃ မက္ခရာဇသက္ကရာဇ် ၁၂၅၂ ဝမ်းသာစွာ ဖြစ်ပါစေ။

ha. malantaran pepadikan;

lah. malantaran mawit saking;

na. malantaran ngrorod utawi ngrangkat;

ka. malantaran ngawit saking;

ca. malantaran nyentana, utawi nyentana nyeburin.

sa. malantaran ngawit saking; မက္ခရာဇသက္ကရာဇ် ၁၂၅၂ ဝမ်းသာစွာ ဖြစ်ပါစေ။

(3) Indik Pawiwahan, Desa Pakraman Nyatnyatan, ngamanggehang Undang-Undang
 1211 1974, miwah Peraturan Pemerintah Nomor 9
 Nomor 1 Tahun 1974, miwah Peraturan Pemerintah Nomor 9
 1975, indik Pawiwahan.

1211 1974, miwah Peraturan Pemerintah Nomor 9
 Nomor 1 Tahun 1974, miwah Peraturan Pemerintah Nomor 9
 1975, indik Pawiwahan.

(4) Tatacara panglaksanannya, mapagamel kecap sastra agama, kannutang ring
 1211 1974, miwah Peraturan Pemerintah Nomor 9
 Nomor 1 Tahun 1974, miwah Peraturan Pemerintah Nomor 9
 1975, indik Pawiwahan.

(5) Sinalih tunggil krama sane pacang nglaksanayang upacara pawiwahan,
 1211 1974, miwah Peraturan Pemerintah Nomor 9
 Nomor 1 Tahun 1974, miwah Peraturan Pemerintah Nomor 9
 1975, indik Pawiwahan.

(6) Pawiwahan sane kamanggehang ring Desa Pakraman Nyatnyatan :

- 1211 1974, miwah Peraturan Pemerintah Nomor 9
 Nomor 1 Tahun 1974, miwah Peraturan Pemerintah Nomor 9
 1975, indik Pawiwahan.
- ha. Patut kategepin antuk Tri Upasaksi, inggih punika : Manusa Saksi,
 1211 1974, miwah Peraturan Pemerintah Nomor 9
 Nomor 1 Tahun 1974, miwah Peraturan Pemerintah Nomor 9
 1975, indik Pawiwahan.
- ba. Bhuta Saksi miwah Dewa Saksi nganutin agama;
 1211 1974, miwah Peraturan Pemerintah Nomor 9
 Nomor 1 Tahun 1974, miwah Peraturan Pemerintah Nomor 9
 1975, indik Pawiwahan.
- ca. Manusa Saksi, minakadi Prajuru Banjar/Desa Pakraman miwah Prajuru
 1211 1974, miwah Peraturan Pemerintah Nomor 9
 Nomor 1 Tahun 1974, miwah Peraturan Pemerintah Nomor 9
 1975, indik Pawiwahan.
- ca. Taler patut kategepin antuk panyaksi saking Krama Banjar,
 1211 1974, miwah Peraturan Pemerintah Nomor 9
 Nomor 1 Tahun 1974, miwah Peraturan Pemerintah Nomor 9
 1975, indik Pawiwahan.

(7) Saluwiring prabeya panyaksi, kamedalang ofih sang mawiwaha,
 1211 1974, miwah Peraturan Pemerintah Nomor 9
 Nomor 1 Tahun 1974, miwah Peraturan Pemerintah Nomor 9
 1975, indik Pawiwahan.

- ha. Panyaksi ka Banjar;
- 1a) ບາງວາສະນີສາກຊ່ວງ
- na. Panyaksi ka Desa Pakraman;
- 1a) $\text{ບາງວາສະນີສາກຊ່ວງ/ບາງວາສະນີສາກຊ່ວງ}$
- ca. Panyaksi ring Prajuru Banjar/Desa Pakraman miwah Prajuru Dinas.
- 1a) $\text{ບາງວາສະນີປຸງກຸກຊ່ວງ/ບາງວາສະນີປຸງກຸກຊ່ວງ/ບາງວາສະນີປຸງກຸກຊ່ວງ}$
- na. Panebas Likita Pawiwahan, sane ageng alitipun nganutin Pararem miwah
- 1a) $\text{ບາງວາສະນີປຸງກຸກຊ່ວງ/ບາງວາສະນີປຸງກຸກຊ່ວງ/ບາງວາສະນີປຸງກຸກຊ່ວງ}$
 pamastikan sang ngawawenang.
 $\text{ບາງວາສະນີປຸງກຸກຊ່ວງ}$

(8) Pawiwahan sane nenten kadadosang :

1a) $\text{ບາງວາສະນີປຸງກຸກຊ່ວງ/ບາງວາສະນີປຸງກຸກຊ່ວງ}$

- ha. ring sameton sodet miwah kuwalon;
- 1a) $\text{ບາງວາສະນີປຸງກຸກຊ່ວງ/ບາງວາສະນີປຸງກຸກຊ່ວງ}$
- na. ring meme bapa rupaka miwah kuwalon;
- 1a) $\text{ບາງວາສະນີປຸງກຸກຊ່ວງ/ບາງວາສະນີປຸງກຸກຊ່ວງ}$
- ca. ring rerama dinyoma lanang istri, miwah sane lianan, manut lelintih
- 1a) $\text{ບາງວາສະນີປຸງກຸກຊ່ວງ/ບາງວາສະນີປຸງກຸກຊ່ວງ}$
 paiketan pakulawargan keneeng nedunang.
 $\text{ບາງວາສະນີປຸງກຸກຊ່ວງ/ບາງວາສະນີປຸງກຸກຊ່ວງ}$

Pawos 52

$\text{ບາງວາສະນີປຸງກຸກຊ່ວງ}$

Tatacaraning Pawiwahan

$\text{ບາງວາສະນີປຸງກຸກຊ່ວງ/ບາງວາສະນີປຸງກຸກຊ່ວງ}$

- (1) ha. Kulawargan sang pacang kapawarangang, pinih rihin patut masadok ring
- 1a) $\text{ບາງວາສະນີປຸງກຸກຊ່ວງ/ບາງວາສະນີປຸງກຸກຊ່ວງ}$
 Prajuru Banjar/Kelihan Adat.
 $\text{ບາງວາສະນີປຸງກຸກຊ່ວງ/ບາງວາສະນີປຸງກຸກຊ່ວງ}$
- na. Prajuru patut maritatas, napike pawiwahane sane pacang kamanggih.
- 1a) $\text{ບາງວາສະນີປຸງກຸກຊ່ວງ/ບາງວາສະນີປຸງກຸກຊ່ວງ}$

pawiwahan sakadi patutipun.

ບໍ່ມີບາບທຽມກະທົບທຸກຢ່າງກໍ່

ca. Sane istri sinanggeh sentana rajeg utawi purusa.

ຄ) ສາກທຳສູ່ສູນຊຽງສູນກະທົບທຸກຢ່າງກໍ່

ra. Sane lanang sinanggeh sentana nyeburin utawi pradhana.

ກ) ສາກທຳສູ່ສູນຊຽງສູນກະທົບທຸກຢ່າງກໍ່

Palet 2 Indik Nyapihan

ບາງຢ່າງກໍ່ເບີສູນຊຽງສູນກໍ່

Pawos 53

ບາງຢ່າງກໍ່

(1) Prajuru Banjar/Desa, wenang sareng mawosin miwah nitenin yan wenten sinalili

133 ບາງຢ່າງກໍ່/ຖານບໍລິເວນ ສູ່ ບາງຢ່າງກໍ່ສູ່ສູນຊຽງສູນກໍ່ ມາສູ່ສູນຊຽງສູນກໍ່
tunggil Krama sane mapakarsa pacang palas marabi, gumanti nenten kadurusan
ສູນ ສາກ ຄອບຄົວ ບໍ່ ບາງຢ່າງກໍ່ ທຸກຢ່າງກໍ່ ກໍ່ສູ່ສູນຊຽງສູນກໍ່
dados nyapihan.

ບາງຢ່າງກໍ່ເບີສູນຊຽງສູນກໍ່

(2) Yan krama inucap kukuh ring pakarsannya, Banjar/Desa Pakraman nenten

134 ບາງຢ່າງກໍ່ ທຸກຢ່າງກໍ່ ທຸກຢ່າງກໍ່ ທຸກຢ່າງກໍ່ ທຸກຢ່າງກໍ່
sumakuta ring pamarginnya.

ສູນສູນທຸກຢ່າງກໍ່ ທຸກຢ່າງກໍ່

(3) Saderenge pastika polih pamutus saking sang ngawawenang minakadi

135 ສາກທຳສູ່ສູນຊຽງສູນກໍ່ ທຸກຢ່າງກໍ່ ທຸກຢ່າງກໍ່ ທຸກຢ່າງກໍ່
Sang Rumawos (Pengadilan Negeri), krama inucap manggehi keni tetegeman
ສູ່ ທຸກຢ່າງກໍ່ ທຸກຢ່າງກໍ່ ທຸກຢ່າງກໍ່ ທຸກຢ່າງກໍ່ ທຸກຢ່າງກໍ່
krama, sakadi nguni.

ສູນ ສາກທຸກຢ່າງກໍ່

(4) Yan sampun polih pamutus saking Sang Rumawos, wahu kategepin antuk

136 ທຸກຢ່າງກໍ່ ທຸກຢ່າງກໍ່ ທຸກຢ່າງກໍ່ ທຸກຢ່າງກໍ່ ທຸກຢ່າງກໍ່

upacara palas marabi, manut dresta lan pararem.
 १७७) सवगतमसुगतं, अद्यथा सुप्रवक्ष्यामि ॥

Pafet 3 Indik Sentana
 ॥ अथाथेति त्रयस्त्रिंशत् ॥
 Pawos 54
 ॥ ७७७ ॥

- (1) Sentana wenten kalih sorohi, inggih punika pratisentana lan sentana peperasan.
 १७७) सनुक्तवपुत्रिक्वामिर्गुसागुगः॥ अद्यथा सुप्रवक्ष्यामि सनुक्तवपुत्रिक्वामिर्गुसागुगः॥
- (2) Pratisentana, inggih punika sentana sane metu saking pawiwahan sane sahi.
 १७८) पुत्रीसनुक्ता अद्यथा सुप्रवक्ष्यामि सनुक्तवपुत्रिक्वामिर्गुसागुगः॥
- (3) Sentana sane metu saking pawiwahan tan sahi, mangda linggihnyane pastika
 १७९) सनुक्तवपुत्रिक्वामिर्गुसागुगः॥ अथाथेति त्रयस्त्रिंशत् ॥
 patut kategepin antuk sangskora manut sastra agama miwah dresta.
 ॥ अथाथेति त्रयस्त्रिंशत् ॥
- (4) Prade pawiwahane nenten ngwetuang sentana, kulawarga inucap kengin ngedih
 १८०) प्रवपुत्रिक्वामिर्गुसागुगः॥ अथाथेति त्रयस्त्रिंशत् ॥
 sentana maduluran upasaksi sekala niskala, sane kawastanin sentana peperasan.
 सनुक्तवपुत्रिक्वामिर्गुसागुगः॥ अथाथेति त्रयस्त्रिंशत् ॥
- (5) Tetinasan sentana rajeg :
 १८१) अथाथेति त्रयस्त्रिंशत् ॥ :
 ha. Mawit saking pratisentana wadon sinunggal.
 ॥ अथाथेति त्रयस्त्रिंशत् ॥
 na. Mawit saking sinalih tunggil pratisentana wadon, prade madrebe prati
 ka. अथाथेति त्रयस्त्रिंशत् ॥ प्रवपुत्रिक्वामिर्गुसागुगः॥
 sentana wadon, lintangan ring adiri.
 सनुक्तवपुत्रिक्वामिर्गुसागुगः॥
 ca. Sampun kamanggehang dados pratisentana purusa.
 sa. सनुक्तवपुत्रिक्वामिर्गुसागुगः॥

- ra. Pamargin pawiwahane kapungkur, pawiwahan kaceburin.
 ၇၁ ပဲခဲာ်ကိယံပိဟဟကောပွဲၤပပိဟဟန္တုၤတီၤကိၤ။
 ka. Sang ngamanggehang sentana rajeg, patut masadok ring Prajuru,
 ၈၁ မိၤကောၤတီၤကိယံပိဟဟကောပွဲၤပပိဟဟန္တုၤတီၤကိၤ။
 saha lantur kasiarang ring wewengkon Desa Pakraman Nyatnyatan.
 မဟဟန္တုၤကိယံပိဟဟကောပွဲၤပပိဟဟန္တုၤတီၤကိၤ။

Pawos 55

မၤတၢ်မၤၤၤၤၤၤၤ

- (1) Pidabdabe ngrajegang sentana peperasan, mangda nganutin dudonan sane patut,
 ၁၇၁ မဟဟန္တုၤကိယံပိဟဟကောပွဲၤပပိဟဟန္တုၤတီၤကိၤ။
 minakadi kacihnayang antuk arthabrana pamerasan lan upasaksi sekalo-niskala,
 မိၤကောၤတီၤကိယံပိဟဟကောပွဲၤပပိဟဟန္တုၤတီၤကိၤ။
 tur kategepin malih antuk likita sane pastika saking Sang Rumawos.
 တွဲၤတီၤကိယံပိဟဟကောပွဲၤပပိဟဟန္တုၤတီၤကိၤ။
- (2) Sinalih tunggil Krama Banjar/Desa, sane pacang ngedih sentana, patut masadok
 ၁၈၁ မိၤကောၤတီၤကိယံပိဟဟကောပွဲၤပပိဟဟန္တုၤတီၤကိၤ။
 ring Bendesa Adat, sakirang-kirangnya asasih sadereng upacara pamerasan.
 ကိၤကောၤတီၤကိယံပိဟဟကောပွဲၤပပိဟဟန္တုၤတီၤကိၤ။
- (3) Bendesa Adat raris nguduh | Kelihan Adat mangda nyiarang ring | Krama Banjar
 ၁၉၁ ကၢၤကောၤတီၤကိယံပိဟဟကောပွဲၤပပိဟဟန္တုၤတီၤကိၤ။
 menawi wenten sinalih tunggil krama sane tan lila, mangda masadok ring
 ပပိဟဟန္တုၤကိယံပိဟဟကောပွဲၤပပိဟဟန္တုၤတီၤကိၤ။
 Bendesa Adat, sakirang-kirangnya kalih wuku banen pamerasan.
 ကၢၤကောၤတီၤကိယံပိဟဟကောပွဲၤပပိဟဟန္တုၤတီၤကိၤ။
- (4) Yan sulur pamargin pamerasane sampun gantar nenten wenten sane mialangin,
 ၂၀၁ မဟဟန္တုၤကိယံပိဟဟကောပွဲၤပပိဟဟန္တုၤတီၤကိၤ။
 Prajuru raris mawéh tetibak bebawos miwah pamutus, sane nepek ring Catur
 ပပိဟဟန္တုၤကိယံပိဟဟကောပွဲၤပပိဟဟန္တုၤတီၤကိၤ။
 Dresta, Pararem, miwah uger-uger jagat.
 တွဲၤတီၤကိယံပိဟဟကောပွဲၤပပိဟဟန္တုၤတီၤကိၤ။

meras sapusira ugi manut pakarsan sang meras, sakewanten pinih ribin
 Éta kanyu bawana ngawé mangda sang kaperas maagama Hindu.
 Éta patut koutahayang mangda sang kaperas maagama Hindu.
 Éta patut koutahayang mangda sang kaperas maagama Hindu.

- ra. Kengin ngrajegang sentana peperasan lintangan ring adiri, lanang wiadin
- ka. Éta kanyu bawana ngawé mangda sang kaperas maagama Hindu.
 wadon, yan sampun nganutin sulur peperasan sane patut.
 Éta patut koutahayang mangda sang kaperas maagama Hindu.

Palet 4 Indik Warisan
 Éta kanyu bawana ngawé mangda sang kaperas maagama Hindu.

Pawos 57
 Éta kanyu bawana ngawé mangda sang kaperas maagama Hindu.

- (1) Sane kawastanin warisan, inggih punika tetamian arthabrana lan amongan ngupadi
 Éta kanyu bawana ngawé mangda sang kaperas maagama Hindu.
 kasukertan sekala-niskala manut tetujon agama Hindu, saking leluburnya
 Éta kanyu bawana ngawé mangda sang kaperas maagama Hindu.
 marep ring turunanipun.
 Éta kanyu bawana ngawé mangda sang kaperas maagama Hindu.
- (2) Tetamian sane sinanggeh warisan, luwire :
 Éta kanyu bawana ngawé mangda sang kaperas maagama Hindu. :
 ha. Duwe tengah, minakadi tegal/carik, pusaka-pusaka sane wenten
 Éta kanyu bawana ngawé mangda sang kaperas maagama Hindu.
 ipun ring agama, minakadi siwa karena lan sakanean punika.

ca. Turunan purusa prenah nedunang lan ka samping, minakadi :

sa. ທຸກກຳມຸກຸມປູສຸກິນຸລິນຸລຸສາຍວິນິຍາຍະ :
kaponakan di misan, kaponakan di mindon.

ສາມາດສາສຸຂີຍິສາສິ | ສາມາດສາສຸຂີຍິສາສິ ||

Pawos 59

ບາບວາສິ 105

Swadharmaning rajeg waris, luwice :

ສູ່ລ່ວຍສິກາກິຕູກິສິ | ລູວິຖາກ :

ha. Nerima lan nguasayang warisan saking sang mapawaris, minakadi

sa. ສິກິຍາລູລຸສາຍວິນິຍາຍະສິລິຍາຍວິນິຍາຍະ :
nyeladiinin amongan sang mapawaris sekala-niskala.

ຕົວລາຍວິນິຍາຍະສາຍວິນິຍາຍະສາຍວິນິຍາຍະ ||

na. Ngabenang sang mapawaris jantos puput.

sa. ຕາກາສິລິຍາຍວິນິຍາຍະສາຍວິນິຍາຍະ ||

ca. Bhakti sakaterusa ring sang mapawaris,

sa. ນາກິສາຍວິນິຍາຍະສາຍວິນິຍາຍະ ||

ra. Nahurin utang sang mapawaris sekala-niskala.

sa. ນາກິສາຍວິນິຍາຍະສາຍວິນິຍາຍະ ||

Pawos 60

ບາບວາສິ 106

Warisan wahu kengin winibhaga utawi kaedum :

ບາກິສາຍວິນິຍາຍະສາຍວິນິຍາຍະສາຍວິນິຍາຍະ :

ha. Sasampun sang mapawaris puput kaabenang lan utang-utangnya

sa. ສາຍວິນິຍາຍະສາຍວິນິຍາຍະສາຍວິນິຍາຍະສາຍວິນິຍາຍະ
buntas katahurin.

ຕາກາສິລິຍາຍວິນິຍາຍະ ||

na. Para rajeg waris patut polih duman sane pada.

sa. ບາກິສາຍວິນິຍາຍະສາຍວິນິຍາຍະສາຍວິນິຍາຍະ ||

ca. Duman sane pada, taler kapikolihang olih pratisentana wadon

sa. ທາກາສິລິຍາຍວິນິຍາຍະສາຍວິນິຍາຍະສາຍວິນິຍາຍະສາຍວິນິຍາຍະ

(1) Balu wadon utawi balu lanang nyeburin, patut ngamanggehang swadharmaning

1၃၆။ ကလေးပုဂံသာဇွဲမပိကလေးကလဲကံကွဲကိန္နိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ
balu, minakadi :

ကလေးပိကလေးမိ :

ha. Ngamanggehang patibrata tan kengin ngamargiang paradara/dratikrama.

၁၅။ ကလေးပိကလေးမိကလေးမိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ။

na. Wantah kengin muponin upon-upon warisan, tan kengin ngadol, ngadcanng

၁၆။ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊
makidihang lan sakanean punika, sajawaning polih kabebasan saking
ပနိမိမိကလေးမိကလေးမိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊
pianakipun utawi kulawarga pinih tampek saking kurenanipun,
ပျာကလေးပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊
prade pianakipun kantung alit-alit.

ပျာကလေးပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ။

ca. Arthabrana sane mawit saking pagunakayanipun, kakuasayang

၁၇။ မိမိကလေးမိကလေးမိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊
oliu sang madewek balu punika.

ပျာကလေးပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ။

(2) Balu wadon utawi balu lanang nyeburin sane mamitra, mamitra ngalang :

1၃၇။ ကလေးပုဂံသာဇွဲမပိကလေးကလဲကံကွဲကိန္နိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ။

ha. Dados katundung antuk pianakipun.

၁၈။ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ။

na. Yan pianakipun kantung alit, dados katundung antuk kulawaragan

၁၉။ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊
kurenanipun sane pinih nampek.

မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ။

ca. Yan sane munggal ring aksara ha miwah na ring ajeng tan wenten,

၂၀။ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊
wicaranipun kasulurang manut Pararem Krana Banjar.

မိမိကလေးမိကလေးမိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ၊ မဟေဇ္ဇမဏ္ဍိယံပုဗ္ဗံပနိ။

- (3) ha. Balu wadon wiadin balu lanang nyeburin sane katundung utawi saking
171 171 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓
swakaranipun ninggal umah kurenanipun, dados nguasayang atenga
𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓
saking pupulan pagunakayanipun sareng kurenanipun pecak.
𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓
na. Yan baluan inucap ring ajeng pecak makta tetadtadan, tetadtadan punika
𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓
𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓
𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓
𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓

Pawos 63

𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓

Pawiwahan Kaceburin.

𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓

- (1) Jadma wadon sane pawiwahanipun kaceburin, sakantune ipun mapikuren.
171 171 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓
tan kengin ngrawuhang anak lanang siyosan, angggen ipun kurenan malih.
𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓
(2) ha. Jadma lanang sane nyeburin sentana wadon, sakantune ipun mapikuren.
171 171 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓
tan dados ngrekeh kurenan malih, yan tar, polih kabebasan saking
𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓
kurenanipun miwah matuanipun.
𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓
na. Yan luh ipune padem, sang nyeburin patut kaperas olih matuanipun.
𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓
𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓
sa. Prade ipun mapikuren malih tur madrebe pianak sareng kurenanipun sane
𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓 𑄓𑄓𑄓𑄓

- (5) Jadma lanang balu tur sampun madrebe pianak, raris ipun nyeburin sentana waden
 191 កង្កែបកំពុងស្រែសាស្ត្រប្រកាន់កិច្ចការស្រែក្នុងស្រុកស្រែក្នុងស្រុក
 pianakipun sane sampun wenten, patut polih warisan saking umah palekadan
 ប្រកាន់កិច្ចការសាស្ត្រប្រកាន់កិច្ចការសាស្ត្រប្រកាន់កិច្ចការសាស្ត្រប្រកាន់កិច្ចការសាស្ត្រ
 reraman jadma lanang punika.
 ការសាស្ត្រប្រកាន់កិច្ចការសាស្ត្រ

SASTHAS SARGAH
 មន្ទីរស្រែក្នុងស្រុក
 WICARA LAN PAMIDANDA
 វិចារណសម័យស្រែក្នុងស្រុក
 Palet I Indik Wicara
 មន្ទីរស្រែក្នុងស្រុកសាស្ត្រ
 Pawos 64
 មន្ទីរស្រែក្នុងស្រុក

- (1) Sane wenang mawosin wicara ring wewengkon Desa Pakraman Nyainnyatan.
 1971 សុភមង្គលស្រែក្នុងស្រុកស្រែក្នុងស្រុកស្រែក្នុងស្រុកស្រែក្នុងស្រុកស្រែក្នុងស្រុក
 inggih punika : Prajuru Desa maka miwah Panglingsir, sane kawastawin
 ស្រែក្នុងស្រុកស្រែក្នុងស្រុកស្រែក្នុងស្រុកស្រែក្នុងស្រុកស្រែក្នុងស្រុក
 Kreta Desa.
 ក្រែតស្រែក្នុងស្រុក
- (2) Prade sang mawicara tan campu ring Pamutus Kerta Desa, kengin nunasang
 1981 ប្រាដេសង់ មន្ទីរស្រែក្នុងស្រុកស្រែក្នុងស្រុកស្រែក្នុងស្រុកស្រែក្នុងស្រុក
 wicaranipun ring Sang Rumawos utawi Pengadilan Negeri.
 វិចារណសម័យស្រែក្នុងស្រុកស្រែក្នុងស្រុកស្រែក្នុងស្រុកស្រែក្នុងស្រុក
- (3) Sahanan wicara sane mawit saking kacorahan sakaluwire, sane sinanggal
 1991 សហនាស្រែក្នុងស្រុកស្រែក្នុងស្រុកស្រែក្នុងស្រុកស្រែក្នុងស្រុកស្រែក្នុងស្រុក
 nungkasin daging Awig-awig, Pasuara miwah Pararem Desa, patut

ra. Saluwiring entik-entikan/pamula-mulaan.

ka. សង្ខេបអំពីភារៈត្រិះត្រិះនៃគតិ/បឋមបឋមហេតុ ॥

(3) Sanampikipun pitung rahina saking diwasa ngamargiang rerampagan, patut

១២១ សគល់និប្បត្តិធិបាសនាសិទ្ធិនៃបុគ្គលិកនៃព្រះមហាក្សត្រិយសម្រាប់ប្រជុំ
kawentenang pamitahu ring sang kené rerampagan olih Prajuru Banjar/Desa.
សម្រាប់ប្រជុំប្រតិភូអំពីសមាសភាពនៃសហគមន៍សង្កាត់/ភូមិ ॥

(4) Yan arthabrana sane ngawinang ipun karampag katahur buntas ring rabinane

១២២ យ៉ាងនេះនៃសហគមន៍នៃសង្កាត់នៃសហគមន៍នៃសង្កាត់នៃសង្កាត់នៃសង្កាត់
ngamargiang rerampagan, pamargin rerampagan punika kawangdeang.
ព្រះមហាក្សត្រិយសម្រាប់ប្រជុំប្រតិភូអំពីសមាសភាពនៃសហគមន៍សង្កាត់ ॥

(5) Tetibak rerampagan, nganutin tatacara sakadi ring sor puniki :

១២៣ ច្បាប់នៃសហគមន៍នៃសង្កាត់នៃសង្កាត់នៃសង្កាត់នៃសង្កាត់នៃសង្កាត់ :

ha. Kalaksanayang olih Prajuru, kasarengin antuk krama pinih akeh tigang

១២៤ តាមការណែនាំនៃសម្រាប់ប្រជុំប្រតិភូអំពីសមាសភាពនៃសហគមន៍សង្កាត់
diri, maka saksi;
និងវិសោធន៍ ។

na. Sang ngrampag patut madarsana rikala agambil barang minakadi

១២៥ នៅពេលដែលពួកគេទៅទិញទំនិញ គេត្រូវប្រុងប្រយ័ត្ន ដើម្បីការពារ
nyawenin tanem tuwuh, sane ageng pangargannya manut ring ageng
ព្រះមហាក្សត្រិយសម្រាប់ប្រជុំប្រតិភូអំពីសមាសភាពនៃសហគមន៍សង្កាត់
utang sang karampag;
ហេតុនេះ នៃសហគមន៍ ។

ca. Prajuru patut miteketang mangda barang-barang sane karampag punika,

១២៦ ព្រះមហាក្សត្រិយសម្រាប់ប្រជុំប្រតិភូអំពីសមាសភាពនៃសហគមន៍សង្កាត់
digelis katebus masengker limolas rahina, pacang kaadol;
ដើម្បីការពារសម្រាប់ប្រជុំប្រតិភូអំពីសមាសភាពនៃសហគមន៍សង្កាត់ ។

ra. Tan kengin ngrampag saluwiring barang sane patut inggilang manut

១២៧ នៃក្បួននៃសហគមន៍នៃសង្កាត់នៃសង្កាត់នៃសង្កាត់នៃសង្កាត់
kecap sastra agama, miwali mademang pangupajiwana sang karampag.
នៃសហគមន៍នៃសង្កាត់នៃសង្កាត់នៃសង្កាត់នៃសង្កាត់នៃសង្កាត់ ។

Pawos 68

ບາງບາສີ 1451

Sang kawusanang makrama Banjar/Desa kadi inucap ring Pawos 68 (2) ring ajeng
ສິສາບູສະລະ ບາງບາສີ 1451 / ງາທາສາສິນິກຸສຍປຶບາງບາສີ 1451 ສູນກິຕາ
kengin malih tedun makrama Banjar/Desa, sasampune ipun :

ງາສູນກິຕາສິນິກຸສຍປຶບາງບາສີ 1451 / ງາທາສາສິນິກຸສຍປຶບາງບາສີ 1451 :

1451. ha. Nahur pananjung batu nikel saking gebogn arthabrana sane ngawinang
1451 ສາຍຸບາສີ 1451 ທາສາສິນິກຸສຍປຶບາງບາສີ 1451 ສາຍຸບາສີ 1451 ທາສາສິນິກຸສຍປຶບາງບາສີ 1451
ipun karampag pecak.

ເບີບູສູນກິຕາສິນິກຸສຍປຶບາງບາສີ 1451

na. Nunas geng rena sinampura ring ajeng Krama Banjar/Desa, rehming purun

1451 ສາຍຸບາສີ 1451 ທາສາສິນິກຸສຍປຶບາງບາສີ 1451 / ງາທາສາສິນິກຸສຍປຶບາງບາສີ 1451
nguwak daging pasubayane pecak, kadularin antuk prayascitta.

ຕາຍຸບາສີ 1451 ທາສາສິນິກຸສຍປຶບາງບາສີ 1451 ສາຍຸບາສີ 1451 ທາສາສິນິກຸສຍປຶບາງບາສີ 1451

SAPTAMAS SARGAH

ສາຍຸບາສີ 1451

NGUWAH-UWUHIN AWIG-AWIG

ຕາຍຸບາສີ 1451 ທາສາສິນິກຸສຍປຶບາງບາສີ 1451

Pawos 69

ບາງບາສີ 1451

(1) Nguwah-uwuhin Awig-awig puniki, wantah kengin kalaksanayang antuk

1451 ຕາຍຸບາສີ 1451 ທາສາສິນິກຸສຍປຶບາງບາສີ 1451 ສາຍຸບາສີ 1451 ທາສາສິນິກຸສຍປຶບາງບາສີ 1451
Parumso Krama Desa Pakraman Nyatnyatan

ບາງບາສີ 1451 ທາສາສິນິກຸສຍປຶບາງບາສີ 1451 ສາຍຸບາສີ 1451 ທາສາສິນິກຸສຍປຶບາງບາສີ 1451

(2) Pakarsane nguwah-uwuhin punika, mangda mawit saking pakarsan Krama Desa,

1451 ບາງບາສີ 1451 ທາສາສິນິກຸສຍປຶບາງບາສີ 1451 ສາຍຸບາສີ 1451 ທາສາສິນິກຸສຍປຶບາງບາສີ 1451
yadiastun kamedalang antuk sinalih tunggil Prajuru utawi sinarengan.

ບາງບາສີ 1451 ທາສາສິນິກຸສຍປຶບາງບາສີ 1451 ສາຍຸບາສີ 1451 ທາສາສິນິກຸສຍປຶບາງບາສີ 1451

ບາງບາສິນຮ່ວມ

- (1) Sakaluwiring indik sane sampun kamargiang sadereng awig-awig puniki kasurat,
 1.1.1 ສາລະບູວິກິ ເພີຂີ້ສູງກຸສາລາຍມູຊື້ຄ້າກຸ່ງ ສາທາກິ ແອ ບິຕາບິຕາມູສິສິ ສາສູກທາງ
 mangda kaanutang ring sadaging awig-awig puniki.
 ມາ ສາລະບູວິກິ ທີ່ ສາທາກິ ແອ ບິຕາບິຕາມູສິສິ ແ
- (2) Sakaluwir sane durung kasurat sajeroning awig-awig puniki, menawi kangkat
 1.1.2 ສາລະບູວິກິ ສາທາກິ ສາສູກທາງ ສາສູກທາງ ສາສູກທາງ ສາສູກທາງ ສາສູກທາງ ສາສູກທາງ
 kanggen mitegepin awig-awig puniki, pacang kasurat jeroning Pararem.
 ສາສູກທາງ ສາສູກທາງ ສາສູກທາງ ສາສູກທາງ ສາສູກທາງ ສາສູກທາງ ສາສູກທາງ

AṢṬAMAS SARGAH

ສາມາດສູງກຸ່ງ

SAMĀPTA

ສາລະບູວິກິ

Pawos 71

ບາງບາສິນຮ່ວມ

- (1) Awig-awig puniki kawastarin Awig-awig Desa Pakraman Nyatnyatan.
 1.1.1 ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ
- (2) Awig-awig puniki kamargiang ngawit kaingkupin utawi kararemin.
 1.1.2 ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ

Pawos 72

ບາງບາສິນຮ່ວມ

- (1) Awig-awig puniki kararemin duk rohina Redite, Pon, Julungwangi, paminggal
 1.1.1 ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ
 ping 12 Sasih Kasanga, Isaka Warsa 1926, tanggal 20 Pebruari 2005,
 ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ
 magenah ring Bale Banjar Nyatnyatan.
 ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ ສາລະບູວິກິ

(2) Awig-awig puniki kalingsatangananin antuk Prajuru Desa Pakraman Nyatnyatan,
 ၁၅၅။ ဒေဝိကပိကၢၣ်နိနိံ ကာပိတူဇကၢနိဇ္ဈာနိ ပြက္ခက္ခာဏပဗ္ဗမာနိကၢၣ်ဗျာဓိကၢၣ်၊
 miwali olih sang ngawawenang manut kawenangannya sowang-sowang,
 ဗိဗုဒ္ဓကၢၣ်နိဇ္ဈာနိ ဗိဗုဒ္ဓကၢၣ်နိဇ္ဈာနိ ဂုဏ်သိရိဇာတိ၊
 tur kapikukuh antuk Murddhaning Pamikukuh : Bupati Tabanan.
 ဗျာဓိကၢၣ်နိဇ္ဈာနိ ပုဗ္ဗကၢၣ်နိဇ္ဈာနိ ပဗိဗ္ဗကၢၣ်နိဇ္ဈာနိ : ဗုဒ္ဓကၢၣ်နိဇ္ဈာနိ။

(3) Luwir sang nglingsatangananin :
 ၁၅၆။ ကျွဲမိ သိ နိဇ္ဈာနိကၢၣ်နိဇ္ဈာနိ :

ha. Kapertama : Prajuru Desa Pakrama Nyatnyatan :

၁၅၇။ ကာပိဗေဗ : ပြက္ခက္ခာဏပဗ္ဗမာနိကၢၣ်ဗျာဓိကၢၣ် :

၁) Benesa Adat Nyatnyatan,

၂) Kelihan Adat Nyatnyatan.


 I MADE WANDRA
 ဗိဗုဒ္ဓကၢၣ်နိဇ္ဈာနိ။


 I WAYAN LOJI
 ဗိဗုဒ္ဓကၢၣ်နိဇ္ဈာနိ။

na. Kaping kalih : Prajuru Desa Dinas maka saksi :

၁၅၈။ ကာပိဗေဗ : ပြက္ခက္ခာဏပဗ္ဗမာနိကၢၣ်ဗျာဓိကၢၣ် :

၁) Kelihan Dinas Banjar Nyatnyatan,

၁၅၉။ ကာပိဗေဗ : ပြက္ခက္ခာဏပဗ္ဗမာနိကၢၣ်ဗျာဓိကၢၣ်။

၂) Perbekel Desa Gadungan,

၁၆၀။ ပုဗ္ဗကၢၣ်နိဇ္ဈာနိ ပုဗ္ဗကၢၣ်နိဇ္ဈာနိ။


 I MADE SUNARTA
 ဗိဗုဒ္ဓကၢၣ်နိဇ္ဈာနိ။


 NINYOMAN WISMAWATI
 ဗိဗုဒ္ဓကၢၣ်နိဇ္ဈာနိ။

ca. Kaping tiga : Kawikanin olih :

ສາ) ສາມີ ທີ່ເກ : ສາມີສາທິງສູງກວນິຈຸ :

1). Ketua Majelis Desa Pakraman

ໜັງສືສູງບຸກຄົນນິສຸກທບສູງເອກີ

Kec. Selemadeg Timur,

ສາມີອາທິງສູງກວນິຈຸ



IWAYAN REMBIOK

ບໍລິເວນເອກີກາກຸຍູງກວນິຈຸ

2). Ketua PHDI Kecamatan

ໜັງສືສູງບຸກຄົນນິສຸກທບສູງເອກີ

Selemadeg Timur,



MENGAIH NURATA

ບໍລິເວນຕາກຸຍູງກວນິຈຸ

3). Camat Selemadeg Timur,

ສາມີອາທິງສູງກວນິຈຸ



IWAYAN SUDARYA S. Sos.

ບໍລິເວນສູງກວນິຈຸສາມີກວນິຈຸ

ra. Kaping pat : Kapikukuh olih :

ກາ) ສາມີ ບຸກຄົນ : ສາມີສູງກວນິຈຸກວນິຈຸ :

1). Ketua Majelis Madya Desa Pakraman Kabupaten Tabanan,

ໜັງສືສູງບຸກຄົນນິສຸກທບສູງເອກີກວນິຈຸ



DRS. I GST. MADE PURNAYASA, SH. M. Si

ບຸກຄົນນິສຸກທບສູງເອກີກວນິຈຸສາມີກວນິຈຸ

Mengetahui dan telah dicatatkan :

ຍົກເບີກສິດທິສາທາລະນະ :

Tanggal : 20 OKTOBER 2005
 ចេញនៅ : 20 OKTOBER 2005
 Reg. Nomor : 189 / 59 / HK
 ពាក្យលេខ : 189 / 59 / HK

Kepala Bagian Hukum
 គណបេក្ខន្ត្រីស្រុក
 Setda Kabupaten Tabanan,
 រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច



